

ကရင်သမြေးနင့်ရုံးလုပ်စဉ်းများ

**History and Traditional Judicial System
of the Karen People**

History and Traditional Judicial System of the Karen People
ကရင့်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

Drum Publication Group
P.O Box 66
Kanchanaburi 71000
Thailand
drum@drumpublications.org

October 2006

ISBN - 974-94605-2-9

မာတိကာ

- | | | | |
|---|---------------------------------------|-----|----|
| • | ထိုးဆဲမက်ရွာ | --- | ၁ |
| • | ကရင်လူမျိုးတို့အကြောင်းအဆိုပြချက်များ | --- | ၃ |
| • | ကရင်လူမျိုး၏သမိုင်းစဉ် | --- | ၁၆ |
| • | ကျွေးကရင်မင်းအကြောင်း | --- | ၂၀ |
| • | ပဒေသရာဖို့အတွက်နှင့်ကရင် | --- | ၂၄ |
| • | ကရင်အချိုးသားအလံတော်နှင့်သီချင်း | --- | ၂၆ |
| • | ဘလော် | --- | ၃၁ |
| • | ကရင်ရိုးရာဖြတ်ထုံးများ | --- | ၃၅ |
-

မြိုင်မြို့ကိုးကားထားသောစာအုပ်များ

- တိုင်းရင်းသားလူမျိုးများအကြောင်း
- ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားယဉ်ကျေးမှုရိုးရာ
လေ့လေ့တုံးစံများ (ကရင်)
- ကရင်ရာဇ်ဝင် (ရာဇ်ဝင်ဆရာတိုးဦးပညာ) ၁၉၆၅
- လိုကစယိုဒ္ဓအဘာလို (ကစယိုဒ္ဓစာအုပ် အမှတ်စဉ် ၄)
- ကရင်ဖားစဉ် (Karen Bronze Drum)
- ကရင်ပြည်နယ်သတင်းစဉ် ကရင်ဘာသာဖြင့်ရေးသားထားသော
ရိုးရာဇ်လေ့လေ့ဆောင်းပါးများမှကောက်နှတ်ချက်များ
- တူတူသို့လ်များ ကရင်ယဉ်ကျေးမှုမဂ္ဂဇင်း ဆောင်းပါးများမှ
ကောက်နှတ်ချက်များ (၁၉၇၀ မှ ၁၉၇၈)

နိဒါန်း

မန်းလင်းမြတ်ကျော် ရေးသားပြုစည်းသော “ကရင့်ရှာသူတုပေသာ” စာအုပ်ထဲမှ အကြောင်းအရာတစ်စီတစ်တစ်အောက် ထုတ်ယူ၍ Drum Publication Group မှ ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ ဟူသောခေါင်းစဉ် ပြင် ဆရာကြီးမန်းလင်းမြတ်ကျော်၏ ပင်ကိုယ်အရေးအသားအတိုင်း ပြန်လည်ထုတ်ဝေခြင်းဖြစ်ပါသည်။

ဤ “ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ” စာအုပ်တွင် ကရင်လူမျိုးတို့၏ မူလ ကေတ်မြစ်၊ ကရင့်သမိုင်းတစ်စီတစ်တစ်အောက်နှင့် ရှိုးရာဖြတ်ထုံးများကို ထောင့်စုံ အောင် သုတေသနပြုထားကြောင်း တွေ့ရသည်။

အချက်အလက်များကို ခိုင်လုံးသည်ထက်ခိုင်လုံးအောင် ဓေတ်ဟောင်းဓေတ် သစ်ကျမ်းများ၊ ကဗျာလက်းများနှင့် ရှုံးသမိုင်းသုတေသနီများ၏ ရေးသားချက် အပေါ် ကိုးကား၍ ဖော်ပြထားပါသည်။

ဤစာအုပ်သည် စာအုပ်စင်တိုင်းနှင့် စာကြည့်တိုက်တိုင်းတွင် ရှိသင့်သော စာအုပ်ဖြစ်ပါသည်။ Drum Publication Group မှကရင်လူမျိုးများသာမက အခြားသော တိုင်းရင်းသားလူမျိုးများက ပါကရင်ရှိုးရာစေလေ့များကို လေ့လာ ဆည်းဖူးနိုင်ရန်အတွက် ရည်ရွယ်ပြီးထုတ်ဝေဖြန့်ချီပေးပါသည်။ စာအုပ်ထုတ် ဝေရန်ခွင့်ပြချက်ပေးသော ဆရာကြီးမန်းလင်းမြတ်ကျော်အားလည်း အထူး ကျေးဇူးတင်ပါသည်။

ထိုးဆဲမက်ရွာ

တိုင်းရင်းသား ကရင်လူမျိုးအားလုံးတို့ သည် ‘ထိုးဆဲမက်ရွာ’ သို့မဟုတ် ‘ထိုးဆေမွှေ့ရွာ’ အကြောင်းကို မကြားဖူးသူ မရှိသလောက်ပင်ဖြစ်၏။ ရှေးအချိန်က မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသ (မဲခေါင်မြှစ်ဖျား) ဖြစ်သော ထိုးဆဲမက်ရွာမှ ဆင်းသက်လာကြပောင်း ပြောဆိုကြပါသည်။ ရှေးမဝေသကိုအချိန်ကတည်း ကပင် ကရင်လူမျိုးတို့ သည် ‘ထား’ ကဗျာလက်ာများကို ဝါသနာထံ့ဆဲကြပါသည်။ မိမိတို့၏စာပေအရေးအသား မပေါ်ပေါ်ရသေးမီအချိန်၌ ကဗျာလက်ာအားဖြင့် သာသက်ကြီးစကား သက်ယ်ကြားဆိုသည့်အတိုင်း သားစဉ်မြေးဆက်တို့အား ကရင်လူမျိုးတို့၏ ရှေးဟောင်းအဖြစ်အပျက်တို့ကို နှုတ်တိုက်အာရုံဆောင် မှတ် သားစွဲကြပါသည်။ ထိုကဗျာလက်ာများအားဖြင့် ကရင်လူမျိုးတို့၏ ရှေးဟောင်း အဖြစ်အပျက်များကို သိရှိရခြင်း ဖြစ်ပါသည်။

ကဗျာလက်ာများတွင် ကရင်လူမျိုးတို့ သည် တရှိန်ကနေထိုင်ခဲ့ကြသော ဒေသ သည် ထိုးဆဲမက်ရွာဖြစ်ကြောင်းပါရှိပါသည်။ ထိုးဆဲမက်ရွာ၏အစိပ္ပါယ်မှာ သဲစီးသောချောင်း သို့မဟုတ် ရေထိုးသဲစီးဟူသော အစိပ္ပါယ်ရှိပါသည်။ ထိုကဲ့ သို့၏ဆိုရခြင်းသည် အလွန်ကျယ်ပြန့်သော သဲကန္တာရကြီးအား မြစ်ချောင်းများ ဖြတ်ကျော်စီးဆင်းရာတွင် ရေနှင့်သဲများ ရောပါစီးဆင်းသွားခြင်းကြောင့်ဖြစ် သည်။

ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ

ရှေးလူကြီးတို့၏ ထားခဲ့သော ကဗျာလက်ာများအရ ထိုးဆွဲမက်ရွာအေသာ် သွားလျှင် ရှုံးစီးစွာ ‘ထိုးဆွဲမက်ဘော’ အပေါ်အေသကို ရောက်ရှိမည်ဖြစ်ပြီး ခုနစ်စဉ်ကြယ်၏ အောက်တည့်တည့်သို့ရောက်လျင် ထိုးဆွဲမက်ရွာ ဟုခေါ်သော သာယာဝပြောသည့် အေသသို့ရောက်မည်ဖြစ်ကြောင်း ပါရှိ၏။ ထိုးဆွဲမက်ဘော ၏အမိပါယ်မှာ ‘ရေထိုးသဲပါ’ ဟူ၍ဖြစ်ပေရာ တရုတ်ပြည် မြောက်ဘက်ရှိ ရှုပို့မြတ် (ဂါ) မြစ်ပါမြတ် တည်ရှိရာအေသတနေရာရာတွင် ဖြစ်ချေမည်။ မြစ်ပါမြစ်မှ သဲနှင့်များသည် အပါရောင်ရှိသဖြင့် ထိုးဆွဲမက်ဘော ဟုခေါ်ဝေါးထားခြင်းသာ ဖြစ်သည်။

ထိုးဆွဲမက်ရွာ အဆိုနှင့်ပတ်သက်၍ ရှေးယခင်က သုတေသနအချို့တို့သည် စူးစမ်းရှာဖွေမှု ပြေခဲ့ကြပါသည်။ သုတေသနများက ထိုးဆွဲမက်ရွာအေသသည် တရုတ်ပြည်မြောက်ဘက်ရှိ ‘ရိုဘိ’ သဲက္ခားရရှိရာအေသများ၏ ဖြစ်တန်ရာသည်ဟု တင်ပြအဆိုပါကြ၏။ ယန်စီမြစ်သည် ထိုးဆွဲမက်ရွာနှင့် တို့ကိုကုန်းပြင်မြင့်အေသမှ မှုမြစ်များခံလျက် တရုတ်ပြည်ကြီးကို ဖြတ်ကျော်စီးဆင်းကာ ပစိမိတ်သမုဒ္ဓရာတွင်းသို့ စီးဝင်၏။ တရုတ်လူမျိုးတို့က ယန်စီမြစ်သည် ကရင်လူမျိုးနေထိုင်ရာအေသမှ မြစ်များခံစီးဆင်းလာကြောင်း သိရှိကြသဖြင့် ယန်စီမြစ် သို့မဟုတ် ကရင်မြစ်ဟူ၍ ခေါ်ဆိုကြခင်း ဖြစ်သည်ဟူ၏။

ကရင်လူမျိုးတို့၏ ရှေးဟောင်း ‘ထား’ ကဗျာလက်ာများအရသော်လည်းကောင်း၊ ရှေးကရင်လူကြီးတို့၏ ပြောဆိုခဲ့သော အခကြောင်းအရာများအရသော်လည်းကောင်း ထိုးဆွဲမက်ရွာနှင့် ပတ်သက်သောအခကြောင်းအရာများသည် ဒဏ္ဍာရီဆန်သည်ဟုဆိုစေကာမူ ကျိုးခကြောင်းဆက်သွယ်မှုများရှိနေခကြောင်းတွေရှုရပါသည်။ ရှေးကဗျာလက်ာများနှင့် ရှေးဟောင်းပုံပြင်များအရ တစ်ခိုင်က ထိုးဆွဲမက်ရွာ ဟူသော ရေထိုးသဲစီးအေသသည် သာယာဝပြောသော နိုင်ငံတစ်ခြောက်၏ အုပ်ချုပ်သုခေါင်းဆောင်ပုဂ္ဂိုလ်မှာ ‘ထေ့မဲပါ’ ဖြစ်ကြောင်းပါရှိပါသည်။

ကမ္မာမြေပထဝါ၏ ပြောင်းလဲဖြစ်တည်မှုပြောင့်သော်လည်းကောင်း၊ လူမျိုးများ အုပ်စုလိုက် ရွှေပြောင်းနေထိုပ်ကြခြင်းကြောင့်သော်လည်းကောင်း နစ်ပေါင်း မြောက်များစွာ လွန်လာခဲ့ပြီးဖြစ်ရာ ထိုးဆွဲမက်ရွာသည် မည်သည့်နေရာအသ ဖြစ်ကြောင်း ပြောဆိုရာမလွယ်ကူတော့ချေ။ ထိုးဆွဲမက်ရွာအသတွင် ယခုကရင် လူမျိုးများ ရှိကြပါသေးသလား ဟူသောမေးခွန်းကိုမေးလျှင် တိတိကျကျ ဖြ ဆိုနိုင်မည့်သူများမှာ ယူနစ်နိုင်ငံ၌ နေထိုင်ကြသော တရာတ်လူမျိုးများနှင့် တရာတ် ပြည်မြောက်ပိုင်းအသများတွင် နေထိုင်ကြသူများသာ ဖြစ်ချေမည်။ တရာတ်ပြည် တောင်ပိုင်းတွင် နေထိုင်သောတရာတ်လူမျိုးများသည် ဤမေးခွန်းကို ဖြဖိန်းကြမည့်မဟုတ်ပေ။ ယခုတိုင် ကရင်လူမျိုးအန္တယ်ဝင်အချို့တို့သည် တရာတ်ပြည် မြောက်ပိုင်းတွင် ရှိလိမ့်းမည်ဟု ယူဆရ၏။

မြန်မာစွာယ်စုံကျမ်းကြီးတွင် ကရင်တို့၏အကြောင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြချက်အရ ကရင်လူမျိုးများ ပေါ်ပေါက်လာပုန်းမှု မြန်မာနိုင်ငံသို့ ရောက်ရှိလာ ပုံတို့ကို ကရင်တို့၏ရေးဟောင်းဒါန္တာရိုကလွှာ၍ အခြားတိကျသောအထောက် အထားများ မရှိသေးကြောင်း၊ ကရင်တို့၏ ရေးမှုရင်းအသမှာ တိုက်မြန်မာ အစုဝင်တို့၏ မူရင်းအသပင် ဖြစ်ဟန်တူကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအရှေ့မြောက်အသမှန်နှင့် သံလွှင်မြစ်ကြောင်းအတိုင်း အောက်အ ရပ်သို့ တရွေ့ရွေ့ တဖြည်းဖြည်းဝင်ရောက်ခဲ့ကြဟန်တူကြောင်း မြန်မာနိုင်ငံတွင်း သို့ အချိန်များစွာပို၍ မစောစောမှ ကရင်တို့သည် မြန်မာတို့ထက် ဦးစွာ ရောက်ရှိသူများဖြစ်ကြောင်း ဖော်ပြချက်များကို ထွေ့ရှိရပါသည်။

မည်သို့ပင်ဆိုစေ ကရင်လူမျိုးတို့သည် ထိုးဆွဲမက်ရွာအကြောင်းကို ‘ထား’ ကဗျာလက်ာအားဖြင့် ဖွဲ့ဆိုသိကိုးလာခဲ့ကြသည့်အတိုင်း မိမိတို့၏နှင့်သား စိတ်အာရုံထဲမှ အရိပ်ပမာ အမြှေထင်ဟပ်နေမည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏

ကရင်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

မြောက်ဘက်အပ်ဒေသများမှနေ၍ စီးဆင်းလာခဲ့ကြသည့်အလျောက် မြန်မာ နိုင်ငံတွင်းသို့ ရောက်ရှိပုံးနှင့်ပုံကို လေ့လာကြည့်မည်ဆိုပါက ပိုးကရင်အန္တယ်ဝင် အုပ်စုတို့သည် စကောကရင်အန္တယ်ဝင်အုပ်စုထက် စော၍ ဝင်ရောက်လာသူ များဖြစ်လိမ့်မည်ဟု မှန်းဆရာတိသည်။

ထိုးဆဲမက်ရွာသနှင့် ဆက်စပ်၍လေ့လာရမည့် အချက်တစ်ချက်မှာ ကရင်လူမျိုးတို့သည် မြန်မာပြည်တွင်းသို့ မပြောင်းရွှေ့လာမိအချိန်က မြောက်ဘက်အပ်ရှိနိုင်ငံများသည် ကရင်လူမျိုးကို သိရှိခဲ့ရခြင်းရှိမရှိ၊ သိရှိခဲ့ပါမှ ကရင်လူမျိုးကို မည်ကဲ့သို့ ခေါ်ဝါဒဲကြပုံများကို ဆက်လက်လေ့လာရနီးမည် ဖြစ်ပါသည်။ ရေးသမိုင်း သုတေသနများသည် တရုတ်သမိုင်းဆိုင်ရာ စာအုပ်များကို ကိုးကား၍ ထိုးဆဲမက်ရွာသနှင့် တရုတ်ပြည် မြောက်ဘက်ဒေသရှိ ‘ဂိုဘိ’ ဆက္နာ၏ တစ်နေရာရာတွင် ဖြစ်လိမ့်မည်ဟု ရော်ရမ်းတွက်ဆဲကြသည်။ ယန်စီမံခြစ်သည် လည်း ဖော်ပြုပါ ထိုးဆဲမက်ရွာသနှင့် တိုးကိုကုန်းပြုမြှင့်ဒေသမှ မြစ်ဖျားခံလျက် တရုတ်ပြည် ကြိုးကို ဖြတ်စီးသဖြင့် တရုတ်တို့က ရှင်းမြစ်သည် ကရင်လူမျိုးတို့၏ နေရာဒေသမှ မြစ်ဖျားခံ၍ စီးဆင်းကြောင်း သိရှိကြသဖြင့် ယန်စီမံခြစ် (ခါ) ကရင်မြစ်ဟု ခေါ်ဆိုကြသည်ဟု အဆိုတာရပ်ရှိ၏။

‘ယမ်’ သို့မဟုတ် ‘ယံ’ သို့မဟုတ် ‘ယန်’ ဟူသောအမည်နာမသည် ၁၉၁၆ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္မည်းကော်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းနှင့် ဖော်ပြုခဲ့သော ‘ကမ်းယံ’ လူမျိုးနှင့် လည်းကောင်း၊ ယူနှစ်နယ်ရှိ ‘ယော်’ နှင့် ‘မြော်’ လူမျိုးများနှင့်လည်းကောင်း မျိုးနှုန်းဆက်သွယ်ကြောင်း ဖော်ပြုပြီးရှိသည်။

ယနေ့တိုးကိုမြန်မာအန္တယ်များနှင့် မြန်ခမာအန္တယ်ဝင်များတွင် ‘ယမ်’ ဟူသော အမည်နာမကို ခေါ်ဝါသုံးစွဲထားခြင်း မရှိကြောင်းတွေ့ရှိရ၏။ ထိုးတရုတ်အန္တယ်ဝင်များတွင်မူကား ‘ယမ်’ ဟူသောအမည်နာမကို ယနေ့တိုးအောင် ခေါ်

ဝေါသုံးစွဲလျက်ရှိကြသည်။ ဥပမာအားဖြင့်ဖော်ပြရလျှင် မြန်မာတိုင်းရင်းသား များအနက် ပဒေဝါကို ‘ကယန်’ ဟူ၍လည်းကောင်း၊ ယင်းဘောက်ကို ‘ယမ်ဘော’ ဟူ၍လည်းကောင်း၊ ယင်းတလဲ့မှ ‘ယမ်တလဲ့’ ဟူ၍လည်းကောင်း အသီးသီး ခေါ်ပေါ်ကြ၏။ ‘ယမ်’ ဟူသောဝါဟာရသည် တရာတ်လူမျိုးတို့၏ အဆောအ ဝေါမှ ဆင်းသက်လာခဲ့သော ဝါဟာရပင်ဖြစ်သည်။

မြောက်ဘက်အရပ်အေသည် နေထိုင်ခဲ့ကြသော ကရင်န္တယ်ဝင်များသည် ရေကြည် ရာမြောက်နာရာသို့ သံလွှာမြစ်မြစ်နှင့်မဲခေါင်မြစ်တို့၏ စီးဆင်းရာလမ်းကြောင်းအတိုင်း တောင်ဘက်သို့ရောက်လာခဲ့ရခြင်းသာဖြစ်သည်။ ရွေးအချိန်က ကရင်အန္တယ် စုများ၏ ဘိုးဘွားများသည် မြောက်ဘက်အရပ်ရှိ တိပက်ကုန်းပြင်မြင့်အေသာများ၌ နေထိုင်ခဲ့ကြကြောင်း ပေါ်လွှင်လျက်ရှိပေသည်။ ရေးကရင်လူမျိုးတို့၏ ‘ထား’ ကဗျာလက်ာများသည်လည်း ထိုကဲ့သို့ဖော်ညွှန်းနေပါသည်။ ဖော်ပြခဲ့သော ‘ယန်’ အန္တယ်စုသည် ကရင်တို့၏ဘိုးဘွားများပင်ဖြစ်ကြသည်။ ‘ယန်’ အန္တယ် စုမှ ယနေ့မြန်မာနိုင်ငံတွင် ကမ်းယံး၊ ကယန်း၊ ကယား၊ ကရင်၊ ယမ်ဘော၏ ယမ် တလဲ့ စသည်ဖြင့် တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့်ပင် ယံစီမံစိန်း မဲခေါင်မြစ်နှင့် သံလွှာမြစ်သုံးသွယ်၏ မြစ်များခံရာအေသာသည် ကရင်အန္တယ် (ဂါ) ယံအန္တယ် များ၏မူရင်းအေသာဖြစ်သော ‘ထိုးဆွဲမက်ရွာ’ (ဂါ) ‘ထိုးဆွဲမူရွာ’ ပင် ဖြစ်ပါ တော့သည်။

ကရင်လူမျိုးတို့နေထိုင်ခဲ့ကြသော အေသာက်ကြောင်းကို အောက်ဖော်ပြပါ ကရင် ရှေးဟောင်း ‘ထား’ ကဗျာလက်ာ နှစ်ပိုင်ကို လေ့လာနိုင်ကြစေရန် ရေးသား ဖော်ပြလိုက်ရပါသည်။

၁။ ပစိုဒ်တို့လဲနိအခါး၊ ပပါဒိုလဲခိုအခါး
ခူးအထူးရူးတဘာဒီ၊ ခူးအယွာရူးတဘာဒီ
လူခူးထူးလဲသောခေါ်ထို၊ လူခူးယွာလဲသောခေါ်ထို
နာဒေါယာပယွာဒိုဒီ၊ လူခူးကေလဲယူကော်ဒီး

ကရင့်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

ထိုးမှုအိုလဲယူကော်ခီး၊ ကော်မှုအိုလဲယူကော်ခီး
ပိုးဒီးအိုဗိုးဒီးတည်း၊ ပိုးသာအိုဗိုးသာတည်း
ပိုးဒီးလိုဂွဲခေါ်ရိုး၊ နာဒေါ်ယာအိုဗိုးဆိုဆို
သူ့သယူဆဲထိုဘာဒီ

“သံလွင်မြစ်ဖျားနေ ဘိုးဘွားမိဘတို့သည် မိမိတို့၏ အစ်မြစ်နှင့် ဘုရားကိုရှာဖွဲ့
မတွေ့ရှိကြသေးပေါ့၊ အစ်မြစ်နှင့် ဘုရားကို သစ်ပင်ရင်းများ၏ လိုက်လံရှာဖွဲ့နေ
ကြခဲ့ပေါ့၊ သင်နှင့်ကျွန်ုပ်မှာ ဘုရားရှိပါသေးသည်။ မဲခေါင်မြစ်ဖျားအေသသို့
ပြန်လည်ရှာဖွဲ့ကြပါစွာ။”

“သာယာဝပြာသော နိုင်ငံသည် မဲခေါင်မြစ်ဖျားခံရာ အေသတွင်ရှိပါသည်။
ထိုအေသွေး ကလေးသူငယ်များ ညိုးနွမ်းခြင်းမရှိပဲ လူညွှေပတ်ပြားကစားလျက်
ရှိကြပါသည်။ သင်ရော ကျွန်ုပ်ပါ ကြီးသူငယ်သူအားလုံး ပြန်လည်ဆုံးဆည်း မြင်
တွေ့ကြရလိမ့်ပြီးမည်ဟု မျှော်လင့်လွမ်းဆွဲတဲ့သမိပါသည်။”

၂။ မိအိုယူယာလဲလာလာ၊ ပါအိုယူယာလဲလာလာ
မိအိုယူယီးသဒါယာ၊ ပါအိုပါယီးသဒါယာ
ယသူ့ထော်ယစီလော်ဟတ်၊ ယသူ့ဖလော့ယစီလော်ဟတ်
ယဟာတ်ပယ်လဲထိုးအဝါး၊ ယဟာတ်ပယ်လဲကော်အဝါး
ထိုးအဝါးတမှုအိုယာ၊ မှနေယာလဲနော်ခိုလား။

သူလော်ကောပခူးလဲထာ၊ သူလော်ကောပဝေလဲထာ
ဟီဆဲခိုတာမူခါဝါး၊ ဟီဆဲလတာမူခါဝါး
အော်ကူဗိုးဆီအားဆီအား၊ အော်ပြုဗိုးဆီအားဆီအား
အော်ကူဗိုးဆီယယ်ကယား၊ အော်ပြုဗိုးဆီယယ်ကယား
ယသူ့ထော်ယစီလော်ဟတ်၊ ယသူ့ဖလော့ယစီလော်ဟတ်။

“မိဘနှစ်ပါးသည် ရျေးအချိန်က ‘လာလာ’အေသ (လာဆာမြို့) ၌ ကျွန်ုပ်နှင့်အတူ နေထိုင်ခဲ့ကြပါသည်။ ယခုအချိန်တွင် မိဘနှစ်ပါးတို့သည် သေလွန်သွားကြပါပြီ။ မိဘများသေဆုံးသွားခဲ့သဖြင့် ကျွန်ုပ်ဝမ်းနည်းပက်လက်ဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ခြေားပေါ်တည့်ရာသို့ ထွက်သွားခဲ့ပါသည်။ ကျွန်ုပ်သည် ရေဖြူဖြူ ဖွေးဖွေး (တရာတ်ပြည်) မြင်တွေ့ရသော တိုင်းပြည်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။ သို့သော်ကျွန်ုပ် နေမပျော်ခဲ့ပါ။ စိမ်းလန်းစိပြေသော မြက်ခင်းရှိရာအေသ (မခေါင်မြစ်ဖျော်) ၌သာ ကျွန်ုပ်ပျော်ပိုက်ပါသည်။”

“ကျွန်ုပ်တို့သည် အထက်အေသ (မခေါင်မြစ်ဖျော်) တွင် တိုင်းပြည်ပြန်လည်ထူးထောင်ကြပါသည်။ သို့သော် အမိမ်ပေါ်ဒါမ်အောက်တွင် သရဲဖြူများသည် ကျွန်ုပ်နှင့်ကလေးသူငယ်ဝါးရာကို စားပစ်လိုက်သဖြင့် ကျွန်ုပ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ထိုအေသကိုစွဲနို့၍ ထွက်ခွာလာလာခဲ့ပါသည်။”

အထက်ဖော်ပြပါ ‘ထား’ ကဗျာလက်ာအရ မည်သူ့သည် မည်သည့်အချိန်က ဖွဲ့ဆိုခဲ့သည်ဟု မဖော်ပြနိုင်ပေါ့။ သို့သော်ထိုကဗျာလက်ာပါ အကြောင်းအရာကို ထောက်ချင့်၍ ကရာဇ်လူမျိုးတို့ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေလိုင်ခြင်း မပြုမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မခေါင်မြစ်ဖျော်ခဲ့ပါ။ အတန်ကြာ နေထိုင်ခဲ့စဉ်က စပ်ဆိုခဲ့သည်ဟု ခန့်မှန်းရပါသည်။

မည်သို့ပင်ဆိုစေ သမိုင်းသူတေသနတို့၏ သူတေသနပြုချက်များအရ ကရင်လူမျိုးတို့သည် အာရာတိုက်အလယ်ပိုင်းရှိ မွန်ဂိုပ်မ အမျိုးအနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဖော်ပါထားသည်။ ဂင်းမှတ်ဆင့် မွန်ဂိုးလီးယား၊ တို့ကိုနှင့် ယူနိုင်တို့ကို ဖြတ်မော်၍ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာကြပေါ်ကြောင်းကို သမိုင်းသူတေသနများက အခိုင်အမာ ရေးသားပေါ်ပြုခဲ့ကြ၏။ မြန်မာနိုင်ငံတွင်းသို့ ကရင်လူမျိုးတို့ ဝင်ရောက်လာခြင်းနှင့် စပ်လျှော်း၍ ပထမအသုတ်သည် ဘီစီ ၁၁၂၅ တွင်ဟူ၍လည်းကောင်း၊ ခုတိယအသုတ်သည် ဘီစီ ၇၃၉ တွင်ဟူ၍လည်း

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

ကောင်း အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြ၏။ ထို့ကြောင့်အထက်ဖော်ပြပါ
အချက်အလက်များနှင့် ဆက်စပ်ကြည့်လျှင် ကရင်လူမျိုးတို့၏ ပြောဆိုခဲ့ကြသော
ထိုးဆဲ့မက်ရွာ (ဝါ) ထိုဆဲ့မေ့ရွာသည် အမှန်ပင်ဖြစ်နိုင်ပေါ်သည်။



ကရင်လူမျိုးတို့အကြောင်းအဆိုပြချက်များ

ကရင်လူမျိုးအကြောင်းကို အနောက်တိုင်း သမိုင်းသုတေသနများ၏ သုတေသနပြချက်အရ မိမိတို့တွေ့ရှိချက်များကို အမျိုးမျိုးတင်ပြခဲ့ကြ၏။ မြန်မာနိုင်ငံရှိ သမိုင်းသုတေသနများကလည်း ခိုင်လုံမည်ဟု ယူဆရသော အထောက်အထား များဖြင့် ဆက်စပ်၍ ကရင်လူမျိုးနှင့် ပတ်သက်သည့်အဆိုပြချက်များလည်း ရေးသားဖော်ပြခဲ့ကြကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်းသို့ ကရင်လူမျိုးများ မည်ကဲ့သို့ ရောက်ရှိလာသည်ကို ကရင်လူမျိုးတို့၏ ‘ထား’ ၏၏ ရေးကဗျာလက်ာများအရသိလည်းကောင်း၊ မိမိတို့ ယုံကြည်ပြောဆိုကြသော ရေးဟောင်းအရွှေ့ရီဒားဖြင့်သိလည်းကောင်း ဖော်ညွှန်းထားကြသည်ကိုသာ တွေ့ရှိရ၏။ ခိုင်လုံသော အထောက်အထားဟူ၍ တိတိကျကျ မထွေ့ရှိရသေးပေ။

ဘဇ္ဇရာ အလယ်ပိုင်းမှစ၍ အနောက်နိုင်ငံသား သမိုင်းသုတေသနများနှင့် မြန်မာတိုင်းရင်းသား သုတေသန တို့၏ လေ့လာတင်ပြချက်များအရ အောက်ပါအတိုင်း ဆက်လက်ရေးသား ဖော်ပြလိုပါသည်။

ကရင်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

အမေရိကန်နှစ်ခြင်းသာသနပြု ဒေါက်တာဖရန်စစ်မေဆန (Dr. Francis Mason) ကတိုင်းရင်းသား ကရင်လူမျိုးတို့သည် ဟောပြုလူမျိုး (Hebrew) များနှင့် ဆက် သွယ်ပြီး ပျောက်ဆုံးနေသော ဟောပြုအန္တယ်ဝင်များ ဖြစ်သည်ဟု ၁၈၃၄ ခုနှစ်၊ သာသနပြု မဂ္ဂဇင်း (Missionary Magazine) တွင် ရေးသားဖော်ပြခဲ့သည်။ သို့ရာတွင် ၁၈၆၀ ပြည့်နှစ်တွင် ဒေါက်တာမေဆင် ရေးသားသော ဘားမား (Burmah) စာအုပ်တွင်မူ ကရင်လူမျိုးတို့အား ပျောက်ဆုံးနေသော ဟောပြုအန္တယ်ဝင်များ ဖြစ်တန်သည်ဟူသော အယူအဆကို ပယ်ဖျက်ခဲ့ပြန်သည်။ တဖန် ဒေါက်တာမေဆင်ကယ် ကရင်ဘာသာစကားသည် ထိုင်းတရုတ်ဘာသာ စကားနှင့် အရေးအမြစ်ချင်း တူညီနီးစပ်မှုအားကောင်းခြင်းကြောင့် ကရင်လူမျိုးများသည် တရုတ်လူမျိုးတို့၏ အကိုင်းအခက် ဖြစ်မည်ဟု ထင်မြင်ကြောင်းဖြင့် မူလအယူအဆကို ပြင်ဆင်တစ်ပြခဲ့ပြန်သည်။

တောင်ရှုနှစ်ခြင်းအသင်းတော်မှ သာသနပြုဆရာဖြစ်ခဲ့သူ ဒေါက်တာ ကရော့ (Dr. Cross) က ကရင်လူမျိုးများသည် မြန်မာပြည်သို့ ပထမဗျားဆုံးရောက် ရှိသော လူမျိုးများဖြစ်ကြောင်း ဆိုခဲ့၏။ မြန်မာတို့က ငါးတို့အား ‘ကရင်’ ဟုခေါ်ခြင်းမှာ ‘ယဉ်ကျေး’ ပြီးသားလူမျိုး ဟုအမိပိယ်သက်ရောက်ကြောင်း၊ သို့တည်း မဟုတ် မြန်မာနိုင်ငံတွင်းသို့ အရင်ရောက်နှင့်သူများ ‘အရင်’ ဟူသော အိပိယ် သက်ရောက်ကြောင်းဟုဆရောက်၏။ ငါးပြိုင်ကရင်လူမျိုးများသည် မြန်မာနိုင်းအ ရှေ့တောင်ပိုင်း မုတ္တာမပင်လယ်ကွွဲတစ်ပိုက်တွင် နေထိုင်ခဲ့သော မူလတိုင်းရင်းသားများဖြစ်သည်ဟု အဆိုပြုထား၏။

မဟာရာဇ်ဝင်တွင် ဖော်ပြထားချက်အရ မြန်မာပြည်သို့ မြောက်ဘက်ကုန်းပြင့်မှ ဆင်းသက်လာကြသော ပျူး။ ကမ်းယံး သက် (စက်) ဟူသော လူမျိုးကြီးသုံးမျိုးအနက် ကမ်းယံးဟုခေါ်သော လူမျိုးအမည်မှ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ခိုလာကြောင်း ဆာအာသာဖယ်ယာ (Sir Arthur Phayre) က တင်ပြခဲ့သည်။

ဟင်နှစ်မှာတင် အမဲ၊ အေ (Henry Martin M. A) ပုဂ္ဂိုလ်သည် တရာတ်ပြည့်နှင့် ပတ်သက်သော သမိုင်း သုတေသနတစ်ဦးဖြစ်၏။ သူ၏ရေးသားချက်တွင်ယန်မြစ် (Yang River) မြစ်ဖျားခံရာအေသြားတွေ့ရှိရသော လူမျိုးများ၏အမည်ကို ဖော်ပြထား၏။ ငါးတို့သည်ကယန်း (Ka Yang)၊ ကညာောင်း (Ka Nyaung) နှင့် ကယော် (Ka Yaung) ဟူ၍ဖြစ်ကြ၏။ ထိုပေါ်ဟာရများသည် ကရင်ဟူသော ပေါ်ဟာရအော်အပေါ်နှင့် အလွန်နီးစပ်ကြော်း တွေ့ရှိရပေသည်။ ကယန်း၊ ကယော်းမှုကယားဟူ၍လည်းကောင်း၊ ကညာောင်းမှုကညားဟူ၍လည်း ကောင်း ဆက်စပ်မှုရှိကြော်းတွေ့ရ၏။

ပါမောက္ခ ရီး အိပ်ချို့ လူစ် (Prof. G. H Luce) ကမူ ကရင်စကားမှာ မြန်မာ စကားကဲ့သို့ပင် တိပက်မြန်မာ အစွဲဝ်ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

မစွဲတာမာရယ် (Mr. Mashall) က ကရင်လူမျိုးတို့သည် ထိုင်းတရာတ်အနှစ် ဝင်ဖြစ်သည်ဟု ခံယူထား၏။

ဒေါက်တာဒေါ (Dr. Dodd) ၏ လေ့လာချက်အရ အင်ဒီချိုင်းနားရှိ အချို့သော လူမျိုးအနှစ်တို့သည် မိမိတို့ ကိုယ်ကို ‘လူ’ ဟူသောအမည်နှင့် ဆက်စပ်၍ ခေါ်လေရှိကြော်း သိရှိရသည်။ လာအို (Lao) ဆိုသော အမည်မှာလည်း ‘လူ’ ဟူသော အခိုပ်ယ်ရသည်။ ဒေါက်တာဒေါရေးသားသော ထိုင်းလူမျိုးစု (The Thai Race) ဟူသောစာအုပ်တွင် ယိုးဒယားပြည်မြောက်ပိုင်းရှိကိုယန်စင် (Kiensen) မြို့သည် ရေးကရင်မင်းတို့၏ မြို့တော်တစ်ခုဖြစ်ခဲ့ကြော်းရေးသားထားသည်။ ငါးမြို့သည် ယိုးဒယားနိုင်တွင် ရေးအကျခုံးမြို့တစ် မြို့ဖြစ်သည် ဟုဆိုထား၏။ ယခုအခါတွင် ထိုမြို့သည် ပျက်စီးလျက်ရှိချေခြား။

ကပ္ပတိန်ရျေး အိပ်ချို့ ဂရင်း (Capt. J. H. Green) ကလည်း တောင်ပေါ်ကရင် တို့သည် ရေးကျသော မွန်ခမာစကားကို ပြောဆိုသူများဖြစ်သည်ဟူ၍လည်း

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

ကောင်း၊ လဝ တို့နှင့်အသွင်တူသည်ဟူ၍လည်းကောင်း မှတ်ချက်ချဲ့၏။ မစွာတာရျှေး အာရုံ လိုဂင် (Mr. J. R Logan) ၏ လေ့လာချက်အရ ကရင်လူ မျိုးတို့၏ စကားသည် ရောဝိုး ဗြဟ္မာပုတေရန် (Irrawaddo- Brahmaputran) စကားအုပ်စုဝါဖြစ်၏ တောင်ပိုင်းသို့အရောက်တွင် တရုတ်ဘာသာစကားလွမ်းမိုးခြင်း ခံရသည်ဟုတင်ပြဲ့၏။

မစွာတာကောလ်ကဟောင်း (Mr. Colquhoun) ရေးသည် ‘အမောင်းသည်ရှိမ်း’ (Amongst The Shans) အမည်ရှိစာအုပ်တွင် ပါမောက္ခာဒီလက်ကော်ပါရီ (Prof. De Lacouperie) က နိဒါန်းရေးရာ၌ ကရင်လူမျိုးများသည် အာရုတိက်အ လယ်ပိုင်းရှိ ရှေးဟောင်းတက် (နီ) (Tek) သို့မဟုတ် တို့ (နီ) (Tok) လူမျိုးများ မှ ဆင်းသက်လာသည်ဟု တင်ပြထားသည်။

ကာနယ် အော် အာရုံ မက်မဟောင်း (Col. A. R McMahon) ရေးသားဖော် ပြချက်အရ ကရင်လူမျိုးတို့သည် တရုတ်ပြည်မြောက်ဘက်တွင် နေထိုင်၍ မိမိ တို့၏ခေါင်းဆောင်မှု ‘ထွေ့မပါ’ ဖြစ်၏။ ငါးနာက် တောင်ဘက်သို့ ပြောင်း ရွှေလာကြရာ၌ ထိုးဆွဲမက်စွာ သို့မဟုတ် ရေထိုးသိုးချောင်း (ရှမ်ဟိုမြစ်) ကိုဖြတ် ကျော့ခြုံဖြေးနာက် တရုတ်ပြည်တွင် အတန်ကြာအောင် နေထိုင်ခဲ့ကြ၏။ တရုတ် လူမျိုးတို့ထံမှ ကြောက်ရှိုးထိုး ပေဇားတတ်ကို ရရှိခဲ့ကြပြီး ဟားစည်ကိုလည်း အ သုံးပြုကြပောင်း ရေးသားဖော်ပြထား၏။

မေဂျာအင်းရီးဂက် (Major Enriagueg) က ကရင်လူမျိုးသည် ထိုင်းတရုတ်အ နွယ်မှ ဆင်းသက်လာကြောင်း ဖော်ပြထား၏။

ပါမောက္ခာ ဒာယူအီးစုလ်ဟေးလ် (Prof. W. E Soothill) သည် ၁၉၂၄ ခုနှစ်၌ ရေးသားသောတရုတ် သမိုင်းအရလည်းကောင်း၊ သာသနာပြုဆရာ ချားလ်(စီ) ဂတ်ဇလ် (Rev. Charles Gutzlaft) ရေးခဲ့သော ရှေးဆောင်နှင့် မျက်များကိုခေါ်

(Ancient and Modern) တရာတ်သမိုင်းအရလည်းကောင်း၊ ၁၈၃၄ ခုနှစ်၌ တရာတ်ပြည်သည်ကုဘာမျိုးမျိုး ရင်ဆိုင်နဲ့ရသော အခိုင်ကာလဖြစ်၍ ကရင်လူမျိုး အနွယ်စုသည် တရာတ်ပြည်မှတောင်ဘက်သို့ အောဒီ ၇၃၉ ခုနှစ်မှစ၍ ထွက်လာ၏။ သုံးနှစ်အတွင်း အောဒီ ၇၄၁ ခုနှစ်တွင် တရာတ်ပြည်မှ အပြီးထွက်ချိလာခဲ့ကြပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု၍ ဖော်ပြထားသည်။

မစွာတာမက်ဒေါင်ဂေါ် (Mr. Mcdongal) က မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်လူမျိုးများနှင့် ဘော်နီယို (Borneo) ဦးရှိသော ကရင်လူမျိုးများနှင့် လူမျိုးတစ်မျိုးတည်းဖြစ်သည်ဟု ယူဆထားသည်။

စီ စီ လူးဝစ်(စီ) (C.C. Louis) ကမူ တရာတ်ပြည်တွင်နေထိုင်နဲ့သော ကရင်လူမျိုးတို့သည် မခေါင်ဖြစ်အတိုင်းတောင်ဘက်သို့ ဆင်းလာပြီး သံလွှင်မြစ်မှတဆင့် ရှမ်းကုန်းပြင်မြင့်နှင့် ကယားပြည်နယ် (ကရင်နီ) သို့ ရောက်ရှိလာသည်ဟု ယုံကြည်ထား၏။

သာသနာပြုဆရာ ဂျာန်ဟတ္တနီ (Rev. John Hackney) သည် ကရင်လူမျိုးသည် ဟောပြ (Hebrew) လူမျိုးမဟုတ်နိုင်ကြောင်း တင်ပြခဲ့၏။ သို့သော်လည်း ဦးအောင်လှရေးထားသော ကရင်ရာအဝင်အာရ ကရင်လူမျိုးတို့သည် ဘာဘူလုံ (Babylon) နိုင်ငံမှလူမျိုးတစ်မျိုးဖြစ်ပြီး တရွေ့ရွေ့တဖြည်းဖြည်း အရောဘက်သို့ ပြောင်းရွှေ့လာခဲ့ရာ မွန်ဂိုးလီးယားနိုင်ငံ (Mongolia) တာကစ္စတန်နိုင်ငံ (Tarkistan) နှင့်နောက်ဆုံးမြန်မာနိုင်ငံတွင်းသို့ အောဒီ ၇၃၉ ခုနှစ် ရောက်ရှိလာခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ဦးစောရေးသားသော ကရင်ရာအဝင်တွင် ဂေါတမမြတ်စွာဘုရား မပေါ်ပေါက်မီ အခိုင်ကပင်လျှင် ပဲခွဲးရှိုးမ၊ ရခိုင်ရှိုးမနှင့် တနသံးရှိရှိုးမရှိုးမ ပတ်ဝန်းကျင် ဒေသများ၏ ကရင်နှင့်မြန် (ဂေါတိုင်းနှင့်မြန်) တို့သည် မြန်မာနိုင်ငံတွင်းသို့ ရောက်နှင့်သော

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

လူမျိုးများဖြစ်ကြောင်းနှင့် ထိလူမျိုးတို့သည် လူဦးရေ တဖြည်းဖြည်း များလာပြီး မြို့များတည်ထောင်နေထိုင်ခဲ့ကြကြောင်း ဖော်ပြထား၏။

ကာဒ္ခ ခုနစ် မြန်မာနိုင်ငံရှုံးဟောင်းကမ္မည်းကျောက်စာ (The Archaeological Survey of Burma) တွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၏ ဖော်ပြခဲ့သော ‘ကမ်းယံ’ လူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ ‘ယောဝ’ နှင့် ‘မြှောင်’ လူမျိုးများနှင့်လည်းကောင်း မျိုးနှစ်ဆက်သွယ်ကြောင်း ဖော်ပြထား၏။

ဟံသာဝတီခရိုင် ကျောက်တန်းမြို့ရှိ ဦးထွန်းရီ၏သုတေသနပြုချက်အရ ကျောက်တန်းမြို့အနီးရှိ ‘ပါဒ’ ရွာကြီးသည် ရှေးနှစ်ပေါင်း ၂၆၀၀ ကျော်လောက်က တည်ရှိခဲ့သော မွန်မာင်းတို့၏ နေပြည်တော် ဖြစ်ခဲ့သည်ဟု ဆိုထား၏။ သူ၏ သုတေသနပြုချက်သည် ရှေးခေတ်နှင့် ယခုခေတ် ထိုင်း မွန်၊ မြန်မာတို့၏သမိုင်းအဆိုပြုချက်များအပြင် ထိုအနီးတို့ကိုရှိ စေတိပုထိုးများတွင်ရှိသော ကမ္မည်းအကွားများ၊ ဘူးဖော်ရရှိခဲ့သော ရပ်ထုများနှင့် ကျောက်စာများကိုပါ အကိုးအကားပြု၍ ရေးသားဖော်ပြထားသည်။ ထိုမွန်တို့၏သမိုင်းတွင် ကရင်လူမျိုးတို့သည် မြန်မာပြည်တွင်းသို့ မွန်လူမျိုးများ မဝင်ရောက်မို့ကပင် နေထိုင်လျက်ရှိကြောင်း အတိအကျဖော်ပြထားသည်။ သို့သော်ကရင်လူမျိုးတို့တွင် သမိုင်းမှတ်တမ်းများ ရေးသားခြင်းမရှိပဲ မိမိတို့၏ အတိတ်ကာလ ဖြစ်ရပ်များကို ရှေးအခါက ဖွဲ့ဆိုထားသော ‘ထား’ ကဗျာလက်ဌားအားဖြင့်သာ မှတ်သားထား ခဲ့ကြ၏။

အထက်ဖော်ပြပါ သမိုင်းသုတေသနများ၏ အဆိုပြုချက်များကို မြိုင်ကြည့်မည် ဆိုပါမှ တိုင်းရင်းသားကရင်လူမျိုးတို့သည် သံလွင်မြစ်နှင့် မခေါင်မြစ်ကြောင်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့ ဆင်းသက်လာကြပြီး အေဒီခုနစ်ရာစန်းတောင်ငွေရှိများ၏ အရှေ့ဘက်မှနေ၍ မြန်မာနိုင်တွင်းသို့ တစိမ့်စိမ့်ဝင်ရောက်

နေထိုင်ခဲ့ကသော တိဗက်မြန်မာဘာသာစကားအစွဲဝင် မွန်ဂို (Mongol) လူမျိုးအနွယ်များဖြစ်သည်ဆိုခြင်းက ယနေ့အချိန်တွင်ပါ၍ ခိုင်လုံလျက်ရှိကြောင်း တွေ့ရှိရပေသည်။



ကရင်လူမျိုး၏ သမိုင်းစဉ်

ကရင်ဟူသည်။ ॥ တိုင်းရင်းသားကရင်လူမျိုးတို့သည် အေဒီခုနှစ်ရာစွဲ ခန့် အချိန်ကပင်မြန်မာနိုင်တွင်းသို့ ရောက်ရှုခြေကြပြီးဖြစ်သည်။ ၁၀၄၄ ခုနှစ် အနောက်ရထာမင်းမတိုင်မိ ပျူနှင့်မွန်တို့ နေထိုင်ရာအေသာသည် အောက်မြန်မာ နိုင်အေသာပင်ဖြစ်သည်။ တို့ကြောင့်ပင် ကရင်လူမျိုးတို့သည် ပိမိတို့၏ ဦးစီး ခေါင်းဆောင်များနှင့် နေထိုင်ကြမည်သာဖြစ်သည်။ မွေးတံ့ခိုပ်ကျမ်းတွင် ကရင်သည် ရမ်းလူမျိုးသုံးဆယ်၌ ပါဝင်ကြောင်း ဖော်ပြထား၏။

ရှေးလက်ားဟောင်းများအရ ‘သက်နှင့်ရခိုင် နှင့်ပြုင်တောင်သူ့ ပျူကမ်းယံယော ထားဝယ်နောက် မျိုးသတ္တု’ ဟုစပ်ဆိုထားသည်တွင် ကမ်းယံလူမျိုးဟူရှု၍ ‘ကမ်းယံဟူသည်ကား သံတွဲမှတ၍ တောင်စဉ် ခုနှစ်ခရိုင်၌နေသောသူတို့ကို ဆိုသတည်း’ ဟုမှန်နှင့်ရာဇ်ဝင်၌ ဆိုသောကြောင့်လည်းကောင်း၊ ရာဇ်ဝင် ချုပ်ဆရာများက ပြည်မြို့အနောက်ဘက်ရောဝတီမြစ်ကမ်းတစ်လျှောက်၌ နေသောသူတို့ ‘ကမ်းယံ’ ဟုဆိုသောကြောင့်လည်းကောင်း ကရင်သည် ကမ်းယံလူမျိုးတို့မှ ပေါက်ဖွားလာသည်ဟု ယူဆနိုင်ပါသည်။

သုဝဏ္ဏဘူမိတိုင်းသည် ဂေါတာမမြတ်စွာဘုရား မပွင့်မိအခါက ကရဏ္ဏကတိုင်း ဟုတွင်သည်။ ထိအခါကာလက ကွင်းပြင်မြေညီ၌နေသော ကရဏ္ဏကတိုင်းသား လူအများတို့ ‘မွန်’ ဟုခေါ်ဆိုကြလည်။ တော့တော်၌နေသော ကရဏ္ဏကတိုင်း

လူအများကို ‘ကရ၏’ ဟုခေါ်ရာမှ ကာလရွှေလျှော၍ ‘ကရ၏’ မှ ‘ကရင်’ ဖြစ်လာသည်။ မွန်တို့နှင့်အောက်မြန်မာနိုင်ငံအောများတွင် နေထိုင်ကြသဖြင့် ‘မွန်ကရင်’ (ပိုးကရင်) ဟူ၍ ယနေ့တိုင် ခေါ်ဝါးနေကြသည်။

သော့ဌာနပြုပြန်လည်ပြန်လည် လက်ဖြင့်တောင်ယာခဲတိခိုင်း၊ ဂုံထိုးခိုင်း စသောအမှုကိုပြုတတ်သောကြောင့် ပိဋ္ဌဘာသာဖြင့် ‘ကရ’ လူမျိုးဟုခေါ်ကြရာ ကာလရွှေလျှောလာသဖြင့် ပိဋ္ဌပျက်လျက် ‘ကရင်’ ဖြစ်လာ သည်ဆို၏။

အုံရောင်း (အုံရင်း) ဂေါတမ ရှင်တော်ဘုရားမွှုံးမိ အချိန်က ‘အသက္ကာ’ ခေါ်သံလွှာမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသော ‘ပန္တဝိရီ’ ခေါ်ကြပင်တောင် ခြေတ်လျှောက်ရှိ တောကြီးမြှုပ်ကြီးကိုပအာဝန (ပအာဂုန်) တောကြီးဟုခေါ်၏ သမုတ်ကြ၏။ တစ်ခုသောလိုင်ရှု (ဆဒ္ဒန်ရ) ကြီး၌ ‘လစွဲ’ အမည်ရှိကရင်မှ ဆိုးတစ်ယောက်သည် နာမည်ပေါ်လွင်ထင်ရှားလု၏။

ထိုအချိန်၌ ကရဏ္ဍကတိုင်းပြည့်ရှင် (မွန်ဘုရင်) တိသာသတ္တုမင်းကြီးသည် ယွန်းလူမျိုးသူပုန်တို့အား လိုက်လံတိုက်နိုက်နိုင်မြင်နိုင်းအောက်မြင်ပြီးနောက် ‘ဒိုဟန်’ တောင်တန်းကြီးအနီး တစ်ခုသောတောင်ငယ်ပေါ်၌ တပ်စခန်းချု၍ ခနှစ်လ တိုင်ဝိုင်တပ်စွဲခဲ့၏။

လစွဲကရင်မှဆိုးသည် မင်းကြီးအား အသားကင် ကျပ်တင်အမဲသားတို့ကို ဆက်သော် မင်းကြီးလွန်စွာအားရ ရွှင်လန်းဝမ်းမြောက်တော်မူ၏။ လစွဲအားမင်းမြောက်တန်ဆာ ဝါးပါးကိုပေးလျက် လွှာစွာယောဓရရာ အာဘွဲ့ဖြင့် ပအာဝနတောကြီးတွင် မြှုပြုတည်ထောင် မင်းပြုစေ၏။ ပန္တဝိရီတောင် (ဇွဲကပင်)၊ ပအာဝနတောကြီးနှင့်တကွ အနီးအပါးရှိမွန်၊ လဝ၊ တောင်သူ၊ ပအိုဝိ၊ ကရင်လူမျိုးတို့ နေထိုင်ကြသောရွှေများပါ အပိုင်စားရန်ပေးသနားတော်မူ၏။

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

ပအာဝနမြို့နေရာအား ယခုဗွဲကပင်တောင်တန်းတွင် တွေ့ရှိရသော ဆွဲနှစ်ရုံ၏ အနီး ‘ထန်ကရွေ’ ဟု၏ သောကျွေးရွာအသေအနီးတွင် တွေ့မြင်ရသော မြို့ဟေားမြို့ပျက်နေရာပင်ဖြစ်သည်။ မွန်ကရင် အများစုံ နေထိုင်သော အသဖြတ် သဖြင့် မွန်လူမျိုးတို့က မိမိတို့ဘာသာစကားဖြင့် ‘ခုံကရင်’ (ကရင်မြို့) ဟု၏ရာ မှ ကာလရွှေလျားလာသော ‘ခုံရင်း’ ဟူ၍ ၏ခေါ်ဝါယာကြသည်။ ‘ခုံရင်း’ ဟု ၏သောအသကို ယနေ့ပိုးကရင်တို့က ‘ခုံရောင်း’ ဟု၏ပြီး စကောကရင် တို့ကမူ ‘ခုံရောင်း’ ဟု၏ကြပါယာည်။ ‘မြို့ဟေား’ ဟု အမို့ယ်ရပါသည်။

ဘိုးတော်မင်းတရားလက်ထက် မြန်မာသတ္တရာဇ် ၁၁၄၄ ခုနှစ်၊ မြန်မာပြန် ဆိုသော မွန်ရာဇ်ဝင်ကျမ်း၌ ကား ရှင်ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမိ နှစ်ပေါင်း ၁၄ နှစ်ခန့်ကစ၍ မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မြို့မြို့သည့်နောက် သာသနာသတ္တရာဇ် ၁၆၀၀ နှစ် သုဝဏ္ဏဘူမိတိုင်း သုဓမ္မဝတီသထုပြည်တွင် ‘မနောဟရီ’ ၏မနူဟာမင်းကြီး၏ လက်ထက်တိုင်အောင် မအာဝနမြို့ဟု တွင်လျက်တိုင်းပြည်နှင့်တကွ ထိန်းကို မင်းပြုအုပ်ချုပ်သော ပအာဝနရာဇာ မင်း၏ တိုင်းပြည်မြို့ပြ ထင်ရှားရှိကြောင်းကို ဆိုထားသည်။

လစွဲ၏ လုဒ္ဓယောဓရာဇာ (လုဒ္ဓယုဝ) မင်းသည် ပအာဝနမြို့၌ တိသာသတ္တ မင်းကြီး၏ လက်အောက်ခံ ထိုးရံန်းရံမြို့စားမင်းအဖြစ်ဖြင့် ၂၁ နှစ် ရှိသောအခါ ကောဇာသတ္တရာဇ် ၁၁၁ ပြည့်နှစ်တွင်သာရဇ္ဇာကတိုင်းသုဟိန္ဒန်ဂရမြို့တိသာသတ္တ မင်းကြီး နတ်ရွာစံလေ၏။ ထိုအခါသုဟိန္ဒမြို့၌ မင်းပြတ်ခိုက် ပအာဝနမင်းလုဒ္ဓယုဝ နိုင်ငံတော်ခြားနားရှုံး မင်းပြုလေသည်။ နှစ်းသက် ၅၁ နှစ်၊ သက်တော် ၈၆ နှစ်တွင် နတ်ရွာစံလေသည်။

သုဝဏ္ဏဘူမိတိုင်း သုဓမ္မပုရသူဓမ္မဝတီ သထုပြည်တွင် ‘မနောဟရီ’ ၏မနူဟာ မင်းသည် အသက် ၁၈ နှစ် ရှိရှုံး မင်းပြုသည်တွင် ပအာဝနမြို့ မင်းသမီး ၁၆

နှစ်အချယ်နှင့် ပေးဆက်ရမည်ဟု ရာဇ်သံဖြင့် သမီးကညာကို တောင်းလေသည်။ ထိုအခါ မအဘဝန်မင်းသည် မနူဟာမင်းအား မခုခံနိုင်ကြောင်း သိသဖြင့် မလွှဲ မသာပဲ သမီးကိုပေးဆက်ခဲ့ရသည်ဟု မွန်ရာဇ်ဝင်၌ ဖော်ပြပါရှိပါသည်။

ထို့ကြောင့်ပအဘဝနြို့သည် မြတ်စွာဘုရား ပွင့်တော်မမူမိကစ၍ တည်ရှိလျက် မြတ်စွာဘုရား ပရီနိုဗ္ဗားတော်မူပြီးနောက် သာသနာတော် ၁၆၀၁ ခုနှစ် သထုပ်ည်ပျက်သောအခါမှာပင် ရှိနေသေးကြောင်းကို သိရှိရသဖြင့် ကရင်မင်းအုပ်စိုး သော ပအဘဝနြို့သက် အလွန်ရည်ကြောင်း ထင်ရှားလျက်ရှိပေသည်။



ကျွေးကရင်မင်းအကြောင်း

ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် အနဲ့ဖော်တိုင်ကြသည်ဖြစ်ရာ ကျွန်ုတိုင်းရင်းသားများက ကရင်လူမျိုးကို မည်သို့ခဲ့ခြားဆောင်ရေးမည်ကို အဆက် အခဲဖြစ်ကြသည်။ ယနေ့ စကောကရင် ဟုခေါ်သော ကရင်အုပ်စုသည် အချို့မှာ တောင်ပေါ်ဒေသများ၌ နေထိုင်သဖြင့် တောင်ပေါ်ကရင်ဟူ၍လည်းကောင်း၊ အချို့မှာမြေပြန့် (ကွင်း) ဒေသများ၌ နေထိုင်ကြသဖြင့် ကွင်းကရင်ဟူ၍လည်းကောင်း၊ မြေပြန့် ဒေသများတွင် မြန်မာများနှင့် ရောနောနေထိုင်ကြသဖြင့်လည်း မြန်မာကရင် ဟူ၍လည်းကောင်း လွယ်လွယ်နှင့်ပင် ခေါ်ပေါ်တတ်ကြပေသည်။ ပိုးကရင်တို့သည် တောင်ပေါ်ဒေသများ၌ နေထိုင်လေ့မရှိတော့ပဲ မြေပြန့်ဒေသ များ၌ မွန်များနှင့် စောစောပိုင်းကတည်းက ရောနောနေထိုင်ခဲ့ကြသဖြင့် မွန်ကရင် ဟူ၍ခေါ်ကြသည်။ ကွင်းကရင်ဟူ၍ ခေါ်ဆိုကြသည်လည်း ရှိခိုး။

မြန်မာရာဇ်ဝင်သမိုင်းနှင့် မွန်ရာဇ်ဝင်သမိုင်းများတွင် ကျွေးကရင်သည် မြန်မာကရင် (ရိ) စကောကရင် (ဂါ) ကွင်းကရင်ပင်ဖြစ်သည် ဟုဆိုချင်ပါသည်။ စကောကရင် တွင် ‘ကွင်း’ အသံကို မပါသဖြင့် ‘ကျွေး’ အသံကိုသာ ထွက်ဆိုကြမည်ဖြစ်သည်။ ကွင်းကရင်ကို ကျွေးကရင် ဟုအသံပဲ၍ ခေါ်ပေါ်တတ်ကြခိုး။ ထို့ကြောင့် မြန်မာမွန်တို့က ‘ကျွေးကရင်’ ဟု ရာဇ်ဝင်သမိုင်းများတွင် ရေးသားလာခဲ့ကြခိုးဖြစ်ချေမည်။

မြန်မာသတ္တရာန် ၁၁၀၂ ခုနှစ် (အေဒီ ၁၇၄၀) အင်းဝနိုင်ငံရှင် လောကသာရမူ ဒါယကာ ဟံသာဝတီ ရောက်မင်းတရား^၅ လက်ထက်တွင် ဟံသာဝတီ ပဲရဲးမြို့ တွင် ထိုးနှစ်းအုပ်ချုပ်၍ မင်းပြုလုပ်သော ‘ဆင်ကျားရှင် သမိန်ထောရာဇာ’ ဘွဲ့ခဲ့ ကျွေးကရင်မင်း၏ အထွေဖွေတိကို မှန်နှစ်းရာအင်တော်^၆ စသော မြန်မာ ရာအင်များနှင့်တက္က ပေမူရှိ မွန်ရာအင်မင်းဆက်ကျမ်း၊ သတ္တရာန် ၁၁၅၃ ခုနှစ် (အေဒီ ၁၇၉၁) ဘိုးတော်မင်းတရား^၇ လက်ထက် သံတော်ဆင့်မင်းကျောင်း သံတော်ဆင့်ယောက်တိုး မြန်မာဘာသာပြန်ဆိုသော ရွှေမော်ဂေါ် သမိုင်းကျမ်း၊ သတ္တရာန် ၁၁၇၇ ခုနှစ် (အေဒီ ၁၈၁၅) ယေးမြို့အစဉ် စာရေး ဆရာ^၈ ဦးထော် မြန်မာဘာသာပြန်ဆိုသော မွန်ရာအင်ချုပ်ကျမ်းများတွင် ကရင်မင်း ဟုရေးသားကြသည့်အတိုင်း ထိုဆင်ကျားရှင် ကျွေးကရင်မင်းအ ကြောင်းကို ဆက်လက်ဖော်ပြုပါသည်။

ဟံသာဝတီမြို့၌ ကျွေးကရင်မင်း နှစ်းတက်သောနှစ်ကို မှန်နှစ်းရာအင်တော်^၉ သတ္တရာန် ၁၁၀၂ ခုနှစ် (အေဒီ ၁၇၄၀) ဟုပါလေသည်။ ပေမူရှိ မွန်ရာအင် မင်းဆက်ကျမ်းတွင် သတ္တရာန် ၁၁၀၄ ခုနှစ် (အေဒီ ၁၇၄၂) ဟုပါသည်။ ထိုမင်း၏ ငယ်မည်ကိုလည်း မှန်နှစ်းရာအင်တော်^{၁၀}တွင် ‘သာလှ’ ဟူ၍ တွေ့မြင်ဖတ်ရှုရ လေသည်။ သို့ရာတွင် ရွှေမော်ဂေါ်သမိုင်းကျမ်းတွင် ငယ်မည် ‘မောင်ဖုန်း’ ဟူ၍ လည်းကောင်း၊ ‘ဗုဒ္ဓကေသီ’ ဟူ၍လည်းကောင်း၊ ‘ဗုဒ္ဓရာဇာ’ ဟူ၍ လည်းကောင်း တွေ့မြင်ဖတ်ရှုရလေသည်။ မင်းအဖြစ်သို့ရောက်၍ ဘွဲ့တော်ခံသောအခါ သမိန်ထောရာဇာဟူ၍ ဘွဲ့အမည်ခံကြောင်းကို အစောင်စောင်သော ရာအင် သမိုင်းတို့ကပင် တူမျှစွာဆိုကြလေသည်။

ကျွေးကရင်အစစ်တည်းဟု သတ္တရာန် ၁၁၇၇ ခုနှစ် (အေဒီ ၁၈၁၅) တွင် ယေးမြို့ အစဉ် စာရေးတော်^{၁၁} ဦးထော်^{၁၂} မြန်မာဘာသာပြန်ဆိုသည့် မွန်ရာအင်ချုပ် ကျမ်းတွေ့ဆိုလေသည်။ ကျွေးကရင်သည် မြန်မာကရင် (စကောကရင်)

ကရင်သမိုင်းနှင့်ရီးရာဖြစ်ထုံးများ

ပင်ဖြစ်သဖြင့် ဟံသာဝတီ ပဲရူးတွင် ကျွေးကရင်မင်းနှစ်းစံယူကြောင်းကို ရှေးရာဇ်ဝသမိုင်းတွင် အထင်အရှားနှင့်ကြောင်း တွေ့ရှိရပေသည်။

တွင်းသင်းဝန် မဟာစည်သူ စီရင်ရေးသားသည် ရာဇ်ဝသစ်တွင်မူကား ကျွေးကရင်လူမျိုးမျိုးတို့က စရိတ်ပင်၍ ကျွေးကရင်မင်းဟု အမည်ပေးလျက် မင်းမြောက်ကြောင်းပါရှိသည်။ မြန်မာ အင်းဝပြည့်ရှင် လောကသရာ့ဒါယ ကာမင်း ကြေားသိတော်မူသော် အလုံးအရင်းနှင့် စစ်ချီစေသည်။ တို့အခါ ဟံသာဝတီ ကျွေးကရင်မင်းက အမတ်ကြီး စောပြကို ပိုလ်ချုပ်ပြုစေပြီး မွန်တို့နှင့် အင်းဝတပ်တို့ ရုပ်ရွပ်ဆုံး မဆုတ်မနစ် တိုက်နိုက်သဖြင့် အင်းဝတပ်တို့ မရပ်မခံ နိုင်သဖြင့် ပြည့်မြှုံးသို့ သတို့မင်းခေါင်ရှိရာ ပေါင်းကြလေကုန်၏။

ကျွေးကရင်နှင့်မွန်တို့ တောင်ငူမှ တောင်တွင်းကြီးမြှုံးသို့ဆင်း၍ ပဋိဘန်းရှိရှိ မလွန်စသော အညာတမြင် မြစ်အရှေ့ဘက်၊ အနောက်ဘက်မြို့ရွာများကို သိမ်းရုံးတိုက်ဖျက်၍ ချင်းတွင်းမြစ်သာ ကန္ဒိမောင်းခင်းသို့ တိုင်အောင် ဆန်တက်သိမ်းရုံးပြီး လျှင် တံတားဦးဌား၊ ပင်းယ၊ သင်ပန်းတစ်လျောက်တပ်နှင့် ချုပ်းနေကြလေ၏။

ယင်းသို့အင်းဝမြှုံးတိုင်အောင် ကျွေးကရင်၊ မွန်တို့ပေါက်ရောက်ကြောင်းကို ပြည့်မြှုံးသတို့မင်းခေါင်ကြား၍ လျောက်အများနှင့်ချိုလာသည်။ သတို့မင်းခေါင်ပုဂံသို့ရောက်လျှင် ကျွေးကရင်၊ မွန်တို့ စစ်နှစ်ဘက်ညွှေ့ချိမ့်မည် ဟုဆုတ်ခွာကြလေသည်။ တပ်ခြေကြွေတွင် အင်းဝမြှုံးတွင်းကတွက်၍ တိုက်လေသည်။ ကျွေးကရင်၊ မွန်တို့ မရပ်မဆိုင်း တပ်နှစ်တို့ အပြင်းခွဲလေတော့၏။

အထက်အကြောင်းအရာပါနှင့်ပတ်သက်၍ မှန်နှစ်းရာဇ်ဝသတော်ကြီး၌ ‘ကျွေးကရင်’ ဟူမပါပဲ ‘မွန်တို့မွန်တို့’ ဟူ၍သာပါသည်။ သို့ရာတွင် မွန်ရာဇ်ဝ ချုပ်ကြီးပေမြှုံး ‘ကျွေးကရင်၊ မွန်တပ်သားတို့’ ဟူ၍ အသေအချာပါလေသည်။ မြန်မာရာဇ်ဝသမိုင်းတို့၏ ဤအရာမပါသော်လည်း စစ်ကိုင် အရှေ့ဘက်

အုပ်ဘိုတောင်ခြေ့ ကျွေးကရင်လူမျိုးတို့ တပ်ကြီးတည်လျက် ကျွေးကရင်ပိုလ်ချုပ် ‘သူရိုန်စော’ ဘွဲ့ခံ ‘ကုဏ္ဏအိမ်’ စသော ကျွေးကရင်လူမျိုးတို့သည် သတ္တရာန် ၁၁၀၉ ခုနှစ် (အေဒီ ၁၇၄၇) မှစ၍ သတ္တရာန် ၁၁၁၃ ခုနှစ် (အေဒီ ၁၇၅၁) အင်းဝပြည်ပျက်သည့်တိုင်အောင်သော်လည်းကောင်း၊ သတ္တရာန် ၁၁၁၄ ခုနှစ် (အေဒီ ၁၇၅၂) အလောင်းမင်းတရားကြီး လက်ထက်ဆို့တိုင်အောင်သော် လည်းကောင်း အုပ်ဘိုအရပ်တွင် အင်းဝမပျက်မိကပင် ခြားနားထောင်ထား၍ မင်းပြုလေသော ကျွေးကုဏ္ဏအိမ်ကလည်း သစ္ာပေးစေလွှတ်၍ မှနိုးဘုံမြို့သို့ လူနှစ်ဆယ်ကျော်ရောက်လာသည် စသည်ဖြင့် ထွေ့ကိုင်အရှေ့တောင်ခြေ အုပ် ဘို့၌ ကျွေးကရင်လူမျိုး ကုဏ္ဏအိမ်ဆိုလူ မင်းပြုလျော်ရှိ၍ အလောင်းမင်းတရားကြီးကိုပင် ကျွေးကရင်တို့၏ သစ္ာတော်ခံရမည်ဟု သံတမန်စေလွှတ် ကြောင်း စသည်တို့၌ကား ကျွေးဟူ၍ပင် ပါရှိလေသည်။



ပဒေသရာ၏ခေတ်နှင့်ကရင်

ရေးဟောင်းသမိုင်းများအရ ကရင်နှင့်မွန်လူမျိုးတို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်စမြဲပြန့်အသေများတွင် နေထိုင်ခဲ့ကြသည့်အတိုင်း မိမိတို့လူမျိုးချင်းကို မိမိတို့လူမျိုးထဲမှ ဘုန်းပညာပါရမီသဗ္ဗာရကြီးသူတို့က မင်းပြု၍ အုပ်ချုပ်ခဲ့ကြ၏။ သို့တည်းမဟုတ် ကရင်၊ မွန်အချင်းချင်း ပေါင်းကာ ထက်မြှက်သောခေါင်းဆောင်ကို မင်းမြှောက်ကြ၍ အတူယှဉ်တဲ့ နေထိုင်ခဲ့ကြသည်။

ရေးအခိုင်းကာလက ကရင်စာဟောင်းပေဟောင်းများ ပျောက်ပျက်တိမိကော်၍ ရေးအခါက ကရင်ဘာသာစာမရှိသကဲ့သို့လည်း ထင်မှတ်ကြကာ ထိစာဟောင်းပညာ ရာဇဝင်မသိကြသဖြင့် ‘ကရင်ပြီးက စောက်မျှ’ ဟူ၍မှတ်ထပ်ကြပါသည်။ ရေးသားဖော်ပြုခဲ့သော ကရင်မင်းဆက်မျှမက များစွာသော ကရင်လူမျိုးမင်းတို့ ရှိသင့်ပေသေးသည်။

ထျော်မိတိုင်း ဒ္ဓရပူရမြို့ရှင် ၃၃ ဆူဘုရား ဒီယကာ စော့သူ့သေနရာ တော့တဲ့ ‘အာဇူလာ’ မင်းသည် ကရင်မင်းဖြစ်ကြောင်းကို တောင်သူ (ပအိုင်) ဘာသာစာဖြင့် ရေးသားလျက်ရှိသော ‘ပံ့ပော့ခုံ’ ကရင်ရာဇဝင်ကျမ်း၌ ဖော်ပြထား၏။ ပံ့ပော့ခုံသည် ပိုးကရင်ဘာသာစကားဖြစ်၍ ‘ပိုင်တရောင်နှု’ ဟု ခေါ်သော ‘တံ့ခါးဝမြို့’ ဟူ၍ အစိုးပို့ရှိပါသည်။

သားတော် ‘သမိန်နှင့်ကုမ္ပါ’ ဆက်လက်နှစ်းတက်ခဲ့ပြီး ပါဋ္ဌာသာဖြင့် လူနှုန်းအပါလရာ၏ ဟု ဘွဲ့ခံတော်မူ၏။ မြန်မာသာသာဖြင့် သိကြားနတ်တို့ စောင့်ရောက် မစတော်မူသောမင်း ဟုအဓိပါယ် ရ၏။ ပိုးကရင်သာသာစကား ဖြင့် ‘ဟအိန်တောဝယူထူးဟုး’ ဟုခေါ်ကြသည်။ (ဟုးး အဓိပါယ်မှာ ‘အစိုးရမင်း’ စကောကရင်တို့က ‘ပဋိ’ ဟူ၍ဖြစ်၏)

အဖခမည်းတော် ‘အုဇာလာ’ မင်းကြီး၏ ‘စီရပူရ’ ခေါ် ‘ပိုင်တရောင်ခုံ’ မြို့ တော်သည် တော်ကြီး ကမ်းကြီးများပေါ်တွင် တည်ရှု၍ သွားရေးလာရေး ခက်ခဲ သဖြင့် မူးမတ်တို့နှင့် တိုင်ပေါ်၍ ‘ပိုင်တရောင်ခုံ’ မြို့မှုပြောင်းရွှေကာ ‘အယျ’ မြို့သစ်ကို တည်ထောင်၏။ ‘အယျ’ မြို့သစ်ကို တည်ထောင်သော ခနှစ်မှာ မြတ်စွာဘုရား ပရီနိဗ္ဗာန် စံတော်မူးဖြီးနောက် ‘အဇာတသတ်မင်း’ မြို့ကြုံး သူ့ဘုရာ် ၁ ခုနှစ်ဦးဖြစ်၏။

ထို ‘အယျ’ မြို့နေရာသည် ဟောင်းသရောမြစ်၏ အရှေ့မြောက်ဘက်ကမ်း ယခုအခါဆင်ဖြူကုန်းခေါ်သော ရွာ၏အနီး နောင်တမန်ခေါ်သော ရွာနားမြို့ရှိ သည့် မြို့ဟောင်းမြို့ပျက် နေရာပင်ဖြစ်သည်။ ‘အယျ’ မြို့သည် ကရင်မင်းဆက် ၂၇ ဆက်မြောက် ‘သီရိပါဂီမင်း’ လက်ထက်တွင် မင်းဆက်ပြတ်၍ တပါးသော မင်းတို့၏ နိုင်ငံသို့ပါဝင်လေ၏။

‘အယျ’ (နွှေယျ) မြို့စည်ကားစဉ် အခါကာလက ထိုမြို့နှင့်မင်းပြီးပြုကြသောမြို့ တို့မှာ ယခင်လက်အောက်ခံဖြစ်ဘူးသော မြေတိမြို့၊ လုပ်ပိုင်မြို့၊ ကျိတ်မြို့၊ တောင် ပိုမြို့တို့သည် ကရင်မင်းများအုပ်ချုပ်သော မြို့များဖြစ်ကြသည်။ ခုံးပြင် ရွှေ့မြောက် ကော့ဗုံးမြို့ (ရှေ့မင်း) ပအာဝနမြို့ (ကရင်မင်း) ပြိုးမြို့ (ကရင်မင်း) ထားကြီးမြို့ (ကရင်မင်း) လှိုင်းပွဲမြို့ (လဝမင်း)၊ သောက်ခွဲက်ပွဲမြို့မြို့ (ကရင်မင်း)၊ သနိုင်းမြို့ (ကရင်မင်း) သုဝဏ္ဏဘူးမြို့ သုဓမ္မဝတီ သထုပြည် မွန်မင်းများသည် ‘အယျ’ (နွှေယျ) မြို့များနှင့် မင်းပြီးပြုကြကြောင်း ဖော်ပြအပ်ပါသေည်း။



ကရင်အမျိုးသားအလံတော်နှင့်သီချင်း

တိုင်းရင်းသားကရင်လူမျိုးတို့၏ လူအဖွဲ့အစည်းတွင် အလံတော်နှစ်မျိုးကို ယခု မျက်မှာ်က်ဆောင်အချိန်အခါဝါယ် တရားဝင်အသုံးပြုနောက်ကြောင်း တွေ့နှုန်ပါသည်။ ရင်းတို့မှာ တိုင်းရင်းသားကရင်လူမျိုးတစ်ရပ်လုံးကို ကိုယ်စားပြုသော အလံတော် (Karen National Flag) နှင့် ကရင်ပြည်နယ်အလံတော် (Karen State Flag) ဟူ၍ရှိကြပါသည်။

ဘဂေါ ခုနှစ်တွင် “ဒေါကလု” ၏ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီး (Karen National Association) ကို တည်ထောင်နိုင်ခဲ့သည်။ ဤအဖွဲ့ကြီးကို ကရင်အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်သူ ဒေါကတာတိသုပ္ပါ (M.A.D.D) ကြီးဆောင်၍ ဖွံ့စည်းတည်ထောင်ခဲ့သည်။ သူသည် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ သူသည် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဒေါကတာတိသုပ္ပါနောက်ပိုင်း ၁၉၃၀ – ၄၀ ခုနှစ်များအတွင်း “ဒေါကလု” ၏ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဆရာတံ့သော်သည် ကရင်နှစ်သုတေသန်းနေ့၊ ကရင်အမျိုးသားသီချင်းနှင့် ကရင်အမျိုးသားအလံတော် စသည်တို့ကို လွှတ်တော်တွင်းရှိ ကရင်အမတ်များနှင့်အတူ တောင်းဆိုရယူခဲ့ပါသည်။

ထိုအခါ “ဒေါကလူ” အသင်းကြီးသည် ကရင်အမျိုးသားအလံတော် ပုံစံရရှိ ရေးအတွက် ကရင်အမျိုးသားများထံသို့ အလံပုံစံရေးဆွဲပေးပို့ကြရန် မေတ္တာရပ် ခံခဲ့၏။ ပြုပွဲတစ်ရပ်အနေဖြင့် ဆုပေးမည်ဟုကြော့ခဲ့၏။ မကြာမိပင်အနယ်နယ် အရပ်ရပ်ရှိ ကရင်အမျိုးသားများထံမှ အလံပုံစံပေါင်း တစ်ရာကျော် ရောက် ရှိလာ၏။ လက်ရွေးစင်အလံပုံစံ ၁၂ ခုရွေးထုတ်ပြီး၊ ငါးအတဲ့မှ ၃ ခုကို ထပ် မံရွေးချယ်ခဲ့၏။ ပထမ ရရှိသူမှာ ဝန်ကြီးမန်းဘခင် ဖြစ်သည်။ ထိုအလံတွင် ဘားစည်ပုံပါရှိ၏။ ဒုတိယ ရရှိသူမှာ သရာမိုးလိုဖြစ်၏။ အလံတွင် တက်သစ်စ နေဝန်းပါရှိ၏။ ဒေါကတာဘစားရွေးဆွဲသော ဆင်ဖြူတော်ပုံပါရှိသည့် အ လံသည် တတိယ ဟူ၍အသီးသီးဆုများရရှိခဲ့၏။ အဆိုပါဆုရ အလံသုံးခုအပေါ် အခြေခံ၍ မန်းဘခင်ကပင်လျှင် ကရင်အမျိုးသားအလံတော် တစ်ခုရေးဆွဲပြီး “ဒေါကလူ” အသင်းကြီးက အတည်ပြုပြောန်းလေသည်။ ဤအလံသည် ယခု တရားဝင်အသုံးပြုနေသော ကရင်အမျိုးသား အလံတော်ပို့ဖြစ်သည်။ ယင်းအ လံတော်သည် အနီး အဖြူ။ အပြာ သုံးရောင်ချယ်နှင့် တက်သစ်စနေဝန်းအပေါ် ဘားစည်ပုံပါရှိသော အလံပင်ဖြစ်၏။

ထိုအလံတော်ကို ရေးဆွဲသူ မန်းဘခင်က အလံတော်နှင့် ပတ်သက်သော အစီပွှုပါယ်ဖော်ညွှန်းချက်များကို တာဘက်ပါ အတိုင်းဖော်ပြထားကြောင်း တွေ့ရှိရပေသည်။

- ၁။ အနီးရောင် - ရဲရင့်ခြင်းနှင့် သူရသွေ့ပြည့်စုံခြင်း။
- ၂။ အဖြူရောင် - ဘဝနှင့်စိတ်ထားများဖြူစွင်သန့်ရှင်းစင်ကြယ်ခြင်း။
- ၃။ အပြာနရောင် - ဖြောင့်မတ်တည်ကြည်ခြင်းနှင့် သစ္စာရှိခြင်း။
- ၄။ တက်သစ်စနေဝန်း - (ရော်ချည် ၉ သွယ်) လူမှုရေးဘဝ တိုးတက် သရာရေးကို ဖော်ဆောင်ထားခြင်း
- ၅။ ဘားစည် - ယဉ်ကျေးမှုဘဝနှင့် သာယာဝပြာခြင်းကို ဖော်ဆောင်ခြင်း။

ကရင်အမျိုးသားအလံတော်ကို ကရင်အမျိုးသားတစ်ရပ်လုံးက မြန်မာနိုင်ငံလွတ်လပ်ရေးမှမဖြစ်အချိန်ကပင် စတင်အသုံးပြုခြင်း၏။

ကရင်အမျိုးသားအလံတော်ကို ကရင်အမျိုးသားဆိုင်ရာ လူထူ စည်းဝေးပွဲများတွင် ကရင်အမျိုးသားအလံကို နိုင်ငံတော်အလံနှင့် ယုံးတွေ့၍ စိုက်ထူးကြသည်။ စိုက်ထူးပွဲများတွင် ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်က လက်ယာဘက်တွင်ဖြစ်ပြီး ကရင်အမျိုးသားအလံက လက်ဝါဘက်တွင်ဖြစ်သည်။ ကရင်နှစ်သစ်ကုံးနေ့တွင်မူ ကရင်အမျိုးသားအလံတော် တစ်ခုတည်းကိုသာ ကရင်အမျိုးသားနေအစီမံများ၌ စိုက်ထူးလေ့ရှိကြသည်။

ကရင်ပြည်နယ်အလံတော် (Karen State Flag) ကို ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင့်ပပြုလုပ်သည့် ကရင်ပြည်နယ်ကောင်စီ စုဒ္ဓသမအကြိမ်မြောက် ညီလာခံတွင် မန်းအောင်ရှိနိုင် ကအတည်ပြု ပြုဗျာန်းပေးရေးအတွက်အဆိုတင်သွင်းခဲ့သည်။ ငါးအစည်းအဝေးသို့ ကရင်အမတ် ၂၈ ပြီး တက်ရောက်ခဲ့ ကြသည်။

အလံ၏ပုံစံမှာ ထောင့်မှန်စတုဂံဖြစ်သည်။ အရောင်မှာသုံးရောင်ချယ်ဖြစ်ပြီး အလံတော်၏ လက်ဝါဘက်ထိပ်ထောင့်တွင် အလံသုံးပုံတစ်ပုံနေရာ၌ အဖြူရောင်ကြယ်တစ်လုံးပါရှိပါသည်။ အလံ၏အထက်ပိုင်းမှာ အပြာရောင်၊ အလယ်၌ အဖြူရောင်နှင့် အောက်ပိုင်းတွင် အနီရောင်ဖြစ်၏။ ဤအလံ၏ အပို့ပို့ဖော်စွန်းချက်မှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်။

- ၁။ အဖြူရောင်ကြယ်တစ်လုံးကို တိမ်ပြာထဲတွင် ထည့်ထားခြင်းမှာ ပြည်ထောင်စုအတွင်းတွင် ပါဝင်သောပြည်နယ်တစ်ခုဖြစ်သည်။
- ၂။ အပြာရောင်၏သဏောမှာ ကောင်းကင်၏သဏောနက်နဲ့သော သဏော စိတ်အေးချမ်းကြည်လင်သော သဏောတို့ကို ထင်ရှားစေသည်။
- ၃။ အဖြူရောင်၏သဏောမှာ စိတ်ဓာတ်ဖြူစိတ်ခြင်း၊ သန့်ရှင်းစိတ်ကြယ်ခြင်း၊ သစ္ာရှိခြင်း စသည့်အထိမ်းအမှတ်များဖြစ်သည်။

၄။ အနိုင်ကြသဘောမှာ ရဲရှင်ခြင်း၊ သွေ့ရှိရှင်း၊ ဗြိုင်ကောင်းခြင်း၊ သွေးစည်းခြင်း၊ ညီညာတို့ဖြစ်သည်။

ဤအလံတော်ကို ကရင်ပြည်နယ်အလံတော်အဖြစ် အတည်ပြုပြောန်းပေးရန် မန်းအောင်ရှိနိုင်၏ အဆိုတင်သွင်းချက်ကို ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စောလှထွန်းက ထောက်ခံသည်။ အမတ်တစ်ဦးဖြစ်သူ စောရိမ်းတာပက ငါးအလံသည် ကရင်ပြည်နယ်အတွက်သာဖြစ်ပြီး ကရင်တစ်မျိုးသားလုံးအတွက် ကား “ဒေါကလှ” အသင်းကြီးမှ ပြောန်းခဲ့သည့်အလံသာလျင် ဖြစ်ကြောင်း သတိပေးယင်း ထောက်ခံဆွေးနွေးခဲ့သည်။ နောက်ခုံးတွင် ကရင်ပြည်နယ် ကောင်စီ၏ သဘာဝတိဖြစ်သူ မန်းတင်အောင်သန်းက “ပူးတွဲပါ ပုံစံတွဲပေါ်ပြ ရှိသည့် အလံတော်ကို ကရင်ပြည်နယ်အလံတော်အဖြစ် အသုံးပြုရန် ဤကောင် စီမှ သတ်မှတ်ပြောန်းလိုက်သည်” ဟူ၍ ကရင်ပြည်နယ်အတွက် အလံသက် သက်သာလျင် အတည်ပြုချမှတ်ခဲ့သည်။ ကရင်ပြည်နယ်အလံတော်ကို ကရင်ပြည်နယ်နှင့် ပတ်သက်သောအမ်းအနားများတွင် လွှဲပြောလေသည်။

ကရင်အမျိုးသားသီချင်း။ ။ ၁၉၃၀ – ၁၉၄၀ ခန့်များအတွင်း ကရင်နှစ်သစ် ကူးနေ့၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် ပေါ်ထွန်းလာ ရေးအတွက် “ဒေါကလှ” ၏ ဥက္ကဋ္ဌဖြစ်သူ ဆရာတံ့ဘော်က အစီအစဉ်ပြု လုပ်၍ တောင်းဆိုရရှိခဲ့သည်။

ထိုသို့တောင်းဆိုရရှိခဲ့ကြသော အခွင့်အရေးများ သုံးခုအနက် ကရင်အမျိုးသား တစ်ပုံပါးကို ကိုယ်စားပြုသော ကရင်အမျိုးသား သီချင်းသည်လည်း အရေး ပါလှကြောင်း တွေ့ရှိရပါသည်။ ကရင်အမျိုးသားသီချင်းကို စောလုံဘက ရေးသားတင်ပြခဲ့ရာ “ဒေါကလှ” အသင်းကြီးမှ ကရင်အမျိုးသားခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားသီချင်း (Karen National Anthem) ဟူ၍ ပေါ်ပေါက်လာခဲ့သည်။

ကရင်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

ဤသီချင်းကို ကရင်အမျိုးသားဆိုင်ရာ ရိုးရာယဉ်ကျေးမှု အခမ်းအနားများတွင် အဖွင့်သီချင်းအဖြစ် သီဆိုလေ့ရှိကြပါသည်။ အချို့သော ကရင်အမျိုးသား အနဲ့အဖွဲ့တို့သည် အဖွဲ့သူအဖွဲ့သားအားလုံး နံနက်တိုင်း ကရင်အမျိုးသား အလံကို လွှာင့်ထူကာ ကရင်အမျိုးသားသီချင်းဖြင့် သီဆိုအလေးပြုကြ၏။

ကရင်အမျိုးသားတိုင်း ကရင်အမျိုးသားသီချင်းကို သီဆိုတတ်ကြစေရန်နှင့် တိုင်းရင်းသားညီနောင်ဖွားများ လေ့လာနိုင်ကြပါရန် ရည်ရွယ်၍ ကရင်အမျိုးသား သီချင်းကို စကောကရင်ဘာသာ အသံထွက်ဖြင့် ထည့်သွင်းဖော်ပြလိုက်ပါသည်။ သီချင်း၏ အမြို့ယ်ပါ ထည့်သွင်းရေးသားဖော်ပြထားပါသည်။

ယွာကလုယ်ဟား
ပွာလဲအဂေကတယ်
ယအယ်ခိုနား
နအယ်တာတောတာလို
တမိနအယ်တူလို
နတာအဂေကိုမျိုး
ယအယ်ခိုမှာ

အမြို့ယ် - အို - ကျွန်ုပ်အမျိုးသားအပေါင်းတို့
အကောင်းဆုံးသူအသင်အား
ကျွန်ုပ်အလွန်ချစ်ခင်မြတ်နိုးပါ၏
အသင်သည်ပြောင့်မတ်ခြင်းကိုမြတ်နိုးတတ်၏
ဖြော်ဝါတ်ကျေပွန်တတ်သူလည်းဖြစ်ပါ၏။
သင်၏ကောင်းခြင်းအဖြားဖြာကို
ကျွန်ုပ်ချစ်ခင်မြတ်နိုးလှပေသည်။



ဘလ်

တောင်ပါဒေသ၌ နေထိုင်ကြသော တိုင်းရင်းသားကရင်လူများ၏ ကျေးစွာ အချို့တွင် ယနေ့တိုင် ‘ဘလ်’ ဟုခေါ်သော ဇာပ်တစ်ဆောင်ခဲ့သို့ သီးသန့် ဆောက်ထားသော အဆောက်အအုံကို တွေ့ရှိနိုင်ပါသည်။ ထိုအဆောက်အ အုံကို စကောကရင်များက ‘ဘလ်’ ဟုခေါ်ကြပြီး ပိုးကရင်များက ‘ဘလောင်း’ ဟုခေါ်ဆိုကြလေသည်။ ရှုံးအချိန်က ပိုးကရင်ကျေးစွာများတွင် ‘ဘလ်’ ရှိခဲ့သော်လည်း ယနေ့လုံးဝ မတွေ့ရှိရတော့ပေ။

ရှုံးအချိန်များတွင် မိဘဘိုးဘွားတို့၏ ရှိုးရာဓလ္လာထုံးစံအတိုင်းပင် နောင်လာ နောက်သားများ လိုက်နာကျင့်သုံးလာခဲ့ကြခြကြား တွေ့ရှိရပါသည်။ ရှုံးဘိုး ဘွားတို့ ထားခဲ့သော ရှိုးရာစည်းကမ်းအရ နေအိမ်များတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများကို “ဘလ်” တွင် မလုပ်ဆောင်ရသူကဲ့သို့ “ဘလ်” တွင်လုပ် ဆောင်ရမည့် လုပ်ငန်းများကိုလည်း နေအိမ်တွင်မလုပ်ဆောင်ရပေ။ ထို့ကြောင့် ရပ်စွာများတွင် သီးသန့်လုပ်ဆောင်ရန် ကိစ္စများအတွက် “ဘလ်” ဟူသော အဆောက်အအုံကို မိမိတို့ ရွှာအသီးသီးတွင် တည်ဆောက်ထားကြသည်။

“ဘလ်” ကို ရွှာရှိပိုမိုတိုင်း သွားလာရန်လွယ်ကူသော နေရာကိုဖွေး၍ တည် ဆောက်ထားကြသည်။ စကောကရင်အဆိုအရ “ဘလ်ဒိုနီးစိုး” ဘလ်

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

မူနှီးဆုံး” ဟူ၍ဆိုထားသည်။ ထို့ကြောင့် “ဘလော်” အဆောက်အအုံတည် ဆောက်ရာတွင် များသောအားဖြင့် တိုင်သုံးတန်းရှိပြီး၊ တတန်းကိုတိုင်ချုနစ်တိုင်စီ ရှိသည်။ မီးဖို့နေရာနှင့်ထင်းထားရန်နေရာ ထားရှိရသည်။ နေဒါမ်ကဲ့သို့ပင် အရှေ့ ကပြင်ထားရှိသည်။ အမိုးများ ဒေသအလိုက် ဝါးက် သို့မဟုတ် သက်ကယ်ဖြင့် မိုးကြသည်။ “ဘလော်” တွင် အချို့သောကိစ္စရပ်များ ဆောင်ရွက်ရာတွင် အ သုံးပြုကြသည်။

ဪဌောက်ဘအဖြစ် အသုံးချသည်လည်းရှိ၏။ တောင်ပေါ်ကျေးရွာရှိအိမ်များသည် နေ့အချိန်တွင် လူကြီးများ တောင်ယာသို့ သွားကြသည့် ရွာတွင်ကလေးများနှင့် သက်ကြီးရွယ်အိများသာ ကျွန်ုရှိကြသည်။ ထို့ကြောင့် ရပ်ဝေးမှုဖြည့်သည် တစ်ဦးဦးရောက်လာသော လူနေအိမ်ပေါ်သို့မတကိပ် “ဘလော်” ရှိရာသို့ သွား ရောက်တည်းနိုင်သည်။ တောင်ယာခင်းမှာ လူကြီးများ ညာနေပြန်ရောက်သော သားသမီးများအား “ဘလော်” တွင် ဪဌောက်သည်ရောက်သည် မရောက်သည်ကို မေးလေ့ရှိသည်။ ဪဌောက်ခြင်းသိရှိပါက ချက်ချင်းသွားရောက်တွေဆုံး ပြီး စားဖွယ်သောက်ဖွယ်များကို အချိန်မိစိစဉ်ပေးလိုက်ကြ၏။ ဪဌောက်အိပ် စက်ရန် အိပ်ရာထိုင်ခင်းများ ယူဆောင်သွားပေးပြီး ဪဌောက်မပျင်းရလေအောင် အဖော်အဖြစ် အိပ်ပေးလေ့ရှိသည်။

လူပျို့များသွားရောက်စုရုံးအိပ်ရသော နေရာအဖြစ် “ဘလော်” ကို အသုံးပြု ကြသည်လည်းရှိသည်။ “ပေါ့မူလဲ့၊ ပေါ့ခွဲ့လဲဘလော်” ဟူသောစကားအရ “ဘလော်” သည်မိန်းမများအတွက်မဟုတ်ပဲ ယောက်၍ကလေးများ၊ လူပျို့ ပေါက်အရွယ်ရောက်သော မိဘနေအိမ်တွင် မအိပ်ရတော့ပဲ “ဘလော်” ဟော သို့ သွားရောက်အိပ်ကြရသည်။ အပျို့ဆောင်ဝင် မိန်းကလေးများကား မိဘနေ အိမ်အိပ်ခန်းတွင်သာ အိပ်ကြရသည်။

“ဘလ်” ဟောကို မင်္ဂလာဆောင်နှင့်ချိန်တွင် အသုံးပြုကြသည်လည်းရှိ၏။ အခါးအစီအစဉ်များကို “ဘလ်” ဟောတွင် ကျင့်ပြုလုပ်လေ့ရှိလေသည်။ ဥပမာ – သတို့သမီး၏ဖားစည်နှင့် “ပေါကူး” ၏ ဝါးပတ္တလားကို “ဘလ်” ဟောတွင် ထားနှင့်ကြပြီး “ပေါကူး” အသံတသံကို အစီအစဉ်အတိုင်း မဟုတ် မူပဲ နေရာမှားထားလိုက်သည်။ သတို့သားနှင့်အဖွဲ့သား “ဖေါဝါး” တို့သည် “ဘလ်” သို့ရောက်လာသော မိမိတို့အား ပညာစမ်းလိုသောအနေဖြင့် သတို့သားအဖော်တစိုးလိုးက “ပေါကူး” ကို အသံမှန် မမှန် တီးခတ်ကြည့်ရပြီး ဖားစည်အသံနှင့် လိုက်ဖက်ညီအောင် “ပေါကူး” ၏အသံကို အနေအထားမှန် အောင် စိစဉ်ပေးရသော လုပ်နိုးလုပ်စဉ်ရှိလေသည်။ မင်္ဂလာအခမ်းအနားစား သောက်ပွဲကိုလည်း “ဘလ်” ဟောတွင်ပြုလုပ်ကြသည်။ ဝက်ဦးခေါင်း အပေါ်ပိုင်းနှင့် မေးနိုးပိုင်းကို နှစ်ပိုင်းထက်ခြမ်းခွဲလိုက်ပြီး ငင်းထဲတွင် ထမင်းဟင်း ထည့်၍ “စော်တလိပါ” ၏ နှစ်ဘက်သောအောင်သွယ် လူကြီးက တစ် ယောက်ကိုတစ်ယောက် ထမင်းခွဲ့ကျွေးရသော အစီအစဉ်သည်လည်း “ဘလ်” ဟောတွင် ပြုလုပ်ကြ ရသည်။

တရားစီရင်ခြင်း လူထယ်များကိုသွန်သင်ဆုံးမခြင်း ကိစ္စများကိုလည်း “ဘလ်” ဟောတွင် ပြုလုပ်ကြသည်။ ရပ်စွာထဲတွင် လိုင်ကိစ္စကျူးလွန်ခြင်း၊ ခိုးမှ၊ ခိုက်ရန်အော်ဖြစ်မှ စသည်အလားတူကိစ္စများ ပေါ်ပေါက်သော ရပ်စွာအကြိုး အကဲ “စကော်” က “ဘလ်” တွင်စီရင်ရ၏။ ထုံးတီးနည်းနာအဖြားဖြာကို သက်ကြီးစွဲထို့သူများက လူထယ်များကို ပုံပြင်ဆုံးမသောအခါများတွင်လည်း “ဘလ်” ဟောတွင်ပင် စရုံးကြရသည်။ လူပျိုကလေးများသည် “ဘလ်” ဟောတွင် သွားရောက်အိပ်ကြခြင်းသည်လည်း လိမ္မာရေးခြားရှိလာစေရန်နှင့် အတွေ့အမြင် ဗဟိုသုတေသနကြိုဝင်လာစေရန် ရည်ရွယ်ခြင်းပင် ဖြစ်သည်။

ကရင့်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

အသုဘကိစ္စများတွင် “ဘလော်” ဂေဟာကို အသုံးပြုကြသည်လည်းရှိ၏။ လူသေကို သချိုင်းသို့မပို့မ “ဘလော်” ဂေဟာတွင်ရှိုးရာ ‘ထား’ ကဗျာ လက်ဗျာများ သီဆိုခြင်း၊ အပျိုလူပျိုများ လူသေအလောင်းကို ပဟိုပြု၍ ပတ်ချာ လည်လှည့်သွားကာ ကဗျာလက်ဗြိုင်း တစ်ဦးကိုတစ်ဦး ချိတ်ကာစောင်းကာ သီဆိုကြ၏။ ငါးကို “မြွှေ့” ဟုခေါ်ကြသည်။ ပျော်ပွဲရွှေ့ပွဲများ လုပ်ကြယင်း အချိန်ကိုကုန်လိုစေသည်။ အသုတကိစ္စရှိသောအခါများ၌သာ မိန်းမများ “ဘလော်” ဂေဟာသို့ တက်ရောက်ကြရသည်။ အခြားအချိန်များတွင် မိန်းမများ “ဘလော်” ဂေဟာသို့ တက်ရောက်သော ဓလ္လုတုံးစံမရှိချေ။

“ဘလော်” ဂေဟာသည် ရိုးရာနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ဆောင်ရွက်ရန် နေရာဟူ၍ ဆိုရပါမည်။ ဥပမာအားဖြင့် လိပ်ပြာခေါ်ခြင်း၊ “အောင်လားရုံ” ဟုခေါ်သော ရိုးရာပူဇော်ပသခြင်းနှင့် တောင်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းဆိုင်ရာပူဇော်ပသခြင်း စသည့်လုပ်ဆောင်ချက်များကို “ဘလော်” ဂေဟာတွင် လုပ်ဆောင်ကြရလေသည်။

တနည်းအားဖြင့် ဆိုရသော “ဘလော်” ဂေဟာသည် ပူဇော်ပသရန်၊ ဝတ်ပြုကိုးကွယ်ရန်၊ ထမင်းဟင်းစားကြရန်၊ အရက်ခေါင်ရည် အစရှိသည့် မိတ်ဖွဲ့စားသောက်ရန် နေရာဟူ၍ဆိုရှိခြင်းပေသည်။ ထိုပြင်အထက်ပါ ဖော်ပြခဲသည်အတိုင်း ညွှေ့သည်များတည်းခိုရန်၊ လူပျိုများ စုပေါင်းအိပ်စက်ကြရန်၊ မင်္ဂလာကိစ္စအမင်္ဂလာကိစ္စဆောင်ရွက်ရန်၊ တရားစီရင်ရန်၊ လူထော်တို့အား သွန်သင်ဆုံးမရန်နှင့် မေတ္တာပို့ဆုံးမွန်ကောင်းတောင်းရန် နေရာဟူ၍ အသီးသီးသတ်မှတ်နိုင်ပါသည်။



ကရင်ရိုးရာဖြတ်ထုံးများ

အပ်ချုပ်ရေး။ ၁၁၁။ ကရင်လူမျိုးတို့၏ လူအဖွဲ့အစည်းတွင် အုပ်ချုပ်လွှမ်းမိုးကြီးနှင့်သူများကို စကောကရင်ဘာသာဖြင့် “စကော်” ဟုခေါ်ပြီး၊ ပိုးကရင်ဘာသာဖြင့် “စခေါင်း” ဟုခေါ်ဆိုကြသည်။ “စကော်” သည် ကျေးဇူးစုံများက ရွှေးကောက် တင်မြှောက်ထားသော အစဉ်အလာ ခေါင်းဆောင်ဖြစ်သည်။ “စကော်” ၏ လက်အောက်တွင် ဆိုင်ရာကျေးဇူးများ၌ ရွာသူရွာသားများ၏ အများသဘော တူ ရွာခေါင်း (သူကြီး) ကို တင်မြှောက်ထားကြသည်။ ထိုမှတဆင့် ဆယ်အိမ် ရာအိမ် ခေါင်းဆောင်အဆင့်ဆင့် ထားရှိကြောင်းတွေ့ရှိ ရလေသည်။ သစ္ာ သမာဓိရှိသူများကိုသာ ခေါင်းဆောင်အဖြစ် ရွှေးချယ်တင်မြှောက်ကြသည်။

အစဉ်အလာ ခေါင်းဆောင်များ၏ ထွောကိုသာ တိုင်းရင်းသားကရင်လူမျိုးများ က အသိအမှတ်ပြုကြ၏။ သူကြီးများသည် ကျေးဇူးများ၏ ရှာခေလှုထုံးစံအတိုင်း တရားစီရင်ဆုံးဖြတ်ရ၏။ ရပ်ရေးရွာရေးမှုခင်းများတွင် သက်ကြီးချယ်ရင့် ပုဂ္ဂိုလ် တို့၏ ထွေ့အနှင့် ခေလှုထုံးစံများကို ကျော်လွန်၍မရချေ။

ရပ်ရွာတိုင်းပင် အပျိုလူပျိုများ တင်မြှောက်ထားကြ၏။ အပျိုလူပျိုခေါင်းဆောင် များနှင့်။ ထိုအပျိုလူပျိုတို့သည် ရပ်ရေးရွာရေးအဝေးတွင် တက်တက်ကြွေ့ကြ ရှိ သူများ ဖြစ်ရမည့်အပြင် သစ္ာသမာဓိနှင့် ပြည့်စုံသော သူများဖြစ်ရပေးမည်။

ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ

ကရင်လူမျိုးတို့သည် မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာအယူဝါဒဆိုင်ရာ အကြိုး အကဲ့များ၏ ဉာဏ်အများကို အတွင်းမဲ့လက်ခံတတ်ကြသည်။

တရားစီရင်ရေး။ ॥ တရားစီရင်ရေးနှင့်ပတ်သက်၍ အမြတမ်းတရားနံ တရားသူကြီးဟူ၍ မရှိပေ။ တောင်ပေါ်ဒေသနေ စကောကရင်အန္တယ်စုတွင် ရပ်စွာအကြီးအကဲ၊ နယ်အကြီးအကဲကို “စကော်” ဟုခေါ်ကြသည်။ အမှုအ ငင်းဖြစ်ပေါ်လာလျှင် ရွာသူကြီး “စကော်” ကိုးဆောင်ကာ ရှေးထံးစလေ့များ ကို ကောင်းစွာသိကျမ်းသူ၊ ရှေ့ခိုနောက်မိ သက်ကြီးရှယ်အို ပုဂ္ဂိုလ်များပါဝင် သောခုံသမာဓိ ဖွဲ့စည်းပြီးတရားစစ်ဆေးကြသည်။

တောင်ပေါ်မြေပြန်ဒေသများ၌ အသက်မွေးဝမ်းကြောင်းပြုရသည့် ကရင်လူမျိုး တို့သည် ရိုးသားအေးဆေးသူများဖြစ်သဖြင့် ရှုပ်ထွေးမြားမြောင်သော ပြစ်မှုများ များစွာ ပေါ်ပေါက်ခြင်းမရှိပေ။ မလွှာသာမရောင်သာ ပြဿနာတစ်ခုခု ပေါ်ပေါက် လာပါက ရပ်စွာအကြီးအကဲများထံတွင် အဆုံးအဖြတ်ခံယူလေ့ရှိသည်။ ခုံးဟူ၍ သီးသန့်နေရာသတ်မှတ်ခြင်းမရှိပဲ အဆင်သင့်သည့်နေရာသို့ ခေါ်ယူစစ်ဆေး ကြားနာကြသည်။ များသောအားဖြင့် ရွာအကြီးအကဲ အိမ်ရေခန်းတွင် ပြုလုပ် လေ့ရှိသည်။ အမှုစစ်ဆေးဆုံးဖြတ်လျှင် တရားနိုင်သူက ခုံးရုံးပေးရရှိ၊ ထုံးစံရှိသည်။ ကွာ့စွဲ့စွဲ့ပေးရသည့် စလေ့မှာ မြေပြန်စွဲ့ကရင် ကျေးဇားများ၌သာ တွေ့ရလေသည်။

ကရင်လူမျိုးတို့၏ တရားစစ်ဆေးဆုံးဖြတ်ပုံမှာ စလေ့ထုံးစံမှာ တရားလို တရားခံ အပြန်အလှန် သက်သေတူ၍ စွပ်စွဲချေပေါ်သော ပြင်းခံခြင်းမျိုးထက် ခုံသမာဓိ အဖွဲ့ဝင် လူကြီးများက ကြားဝင်လျက် ကြီးသောအမှုပေါ်အောင်၊ ငယ်သော အမှုပေါ်ကိုအောင် ဖြန်ပြုစစ်စပ်ပေး၍ နောက်ဆုံးနစ်နာသူအား ကျူးလှန် မိသူက အလျော်ပေးစေခြင်း၊ ကန်တော့စေခြင်းဖြင့် ကျေးဇားစေသော စလေ့ ထုံးစံဖြစ်ပေသည်။

အပ်ချုပ်ရေးနှင့် တရားရေးဘဝန်များကို စွဲခြားထားလေ့မရှိချေ။ ဘဝန်နှစ်ရပ် စလုံးကို ရွာအကြီးအကဲကပင် ဆောင်ရွက်သည်။ တဖန်တရားစီရင်ရာတွင် ရာဇ်ဝတ်မူ (ပြစ်မူ) နှင့် တရားမူမူ စွဲခြားခြင်းမရှိပေ။ တရားစစ်ဆေးဆုံးဖြတ် ရာတွင် တရားလို တရားခံ အပြန်အလှန်သက်သေထူး၍ စွပ်စွဲပြင်းဆိုခြင်းမျိုး မဟုတ်ပဲ လူကြီးများ ကြားဝင်ဖျော်ဖြေစေပေးသောနည်းဖြစ်သည်။ တရား စီရင်ရာတွင် စလေ့ထုံးစံများကိုမြှို့၍ ဆုံးဖြတ်သည်။

ရာဇ်ဝတ်မူ (ပြစ်မူ) ကို ကျူးလွန်သောလူသတ်မှတ်ပိုပင်လျှင် လျှော်ကြေးပေး၍ ကျေအေးစသော စနစ်ဖြစ်သည်။ သေစားသေစေဟူသော ပြစ်ဒဏ်ချမှတ် လေ့မ ရှိချေ။ အမြင့်ဆုံးအပြစ်ဒဏ်ပေးခြင်းမှာ ရွာနှင့်ခြင်းဖြစ်သည်။ ခိုက်ရန်ဒေါသ ဖြစ်ယင်းခြေလက်လွန်ဖြီး သေခြင်းကိုလျော်ကြေးပေး၍ ကျေအေးစသော်လည်း လုပ်ကြံသတ်ဖြတ်မှတ်မူ ပြန်လည်လက်စားချေခြင်းပြုသည်။ အသတ်ခံရသူ၏ မိသားစုများနှင့် ဆွေမျိုးများက လူသတ်သမားနှင့် ယင်းတို့မိသားစုကို မိမိတို့၏ မျိုးနှယ်ရန်သူဟု သတ်မှတ်၍ လက်စားချေခြင်းကို စလေ့ထုံးစံများ ခွင့်ပြုသည့် အပြင် ကျေးရွာအကြီးအကဲများနှင့် ရပ်ရွာကပါ စိုင်းဝန်းအားပေးကူညီကြသည်။ အဆိပ်ခတ်သတ်ခြင်း၊ ပြေစာခြင်းများကို ရိုးရာစလေ့ကလုံးဝွေ့မပြုချေ။ အဆိပ် ရှိအပင် အသီးအရွက်များ သိမ်းဆည်းထားသည်ကိုတွေ့လျှင် ဖောက်ပျက်ကျူးလွန်သူအား ရပ်ရွာသူအား ရပ်ရွာအကြီးအကဲ သတ်မှတ်သည့်ရက်အတိုင်း နေ ပူလှန်း၍ အပြစ်ပေးလေ့ရှိသည်။ ခိုးမှာ လိမ့်မူ ခိုက်ရန်ဒေါသဖြစ်မှု၊ မွေးမြှုံးထားသော တိရစ္ဆာန်များနှင့်ပတ်သက်၍ ဖြစ်ပွားသောအမှုအခင်းများတွင် လျှော်ကြေး အရောင်ကြေးများ ပေးစေခြင်းဖြင့် ကျေအေးစသော်။

ကျေးရွာတစ်ရွာနှင့်တစ်ရွာ၊ တစ်ရွာသားနှင့်တစ်ရွာသား အမှုအခင်း ဖြစ်ပွားပါက ထိနှစ်ရွာမှ လူကြီးများစုဝေး၍ ဖုန်ဖြေပေးသည်။ သက်ဆိုင်ရာတို့ကလည်း လိုက် နာကြရသည်။ ထိုသို့ဖျော်ဖြေပေးခြင်းကို မနာခဲ့လျှင် ရွာတွင်ဆက်လက် နေထိုင် ခွင့်မရပဲ ရွာမှထွေကိုခွဲသွားရသည်။

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

မလွှတ်လပ်သူများကျိုးလွန်မှားယွင်းခဲ့လျှင် ရွာခေါင်းဆောင်အား ကြက်ဖန်တစ်ကောင်နှင့် အရက်တစ်ပုလင်းပေး၍ ကန်တော့ရ၏။ ဒေသအလိုက်ကန်တော့သော ပစ္စည်းကွဲပြားမှရှိသည်။ ထိုသို့ပြစ်မှုကျိုးလွန်သူနှစ်ဦးသည် မိမိတို့၏ တရားဝင်ကာမပိုင်များက တောင်းဆိုသည့်အရှေ့ကြေး (လျှော့ကြေး) ကို လည်း ပေးဆောင်ရသည်။ ရွာတော့နှစ်အား ကွဲတစ်ကောင်ဖြင့် ပူဇော်ပသ ရသည်။ စကောကရင်ဘာသာဖြင့် “အော်ပနာ” ဟုခေါ်သည်။ ရပ်ရွာအေးချမ်း အောင် ကွဲစားခြင်း ဓလေ့တစ်ရပ်ပင်ဖြစ်သည်။ ယင်းဓလေ့သည် ရွာကိုဆေးကြောခြင်း သို့မဟုတ် ရွာကိုသန့်စင်ခြင်းပင်ဖြစ်သည်။ အပျိုလူပျိုများ လက်ထပ် ထိမ်းမြားခြင်းမပြုမဲ့ ကျိုးလွန်လျှင်လည်း အလားတူ လျှော့ကြေးပေးဆောင်ရသည်။ အပျိုလူပျိုလက်ထပ်ထိမ်းမြားရန် ရက်သတ်မှတ်သည့် နေ့မှစ၍ တစိမ်းအိမ်ပေါ်သို့ တက်မိက အိမ်ကိုအရှေ့ပေးရသည်။

အိမ်ထောင်ရှိယောကျိုးများနှင့် အပျိုမိန်းမကလေးတို့ ပြစ်မှားမိခဲ့သော ယောကျိုးများက မိန်းမပျိုအား လျှော့ကြေးငွေပေးဆောင်ရသည်။ ယောကျိုးလူပျိုနှင့် အမျိုးသမီးအိမ်ထောင်သည်တို့ မှားယွင်းကျိုးလွန်မိလျှင် မှားယွင်းသူ အမျိုးသမီး၏ ကာမပိုင်လင်ယောကျိုးအား ကျိုးလွန်သူယောကျိုးပျိုက လျှော့ကြေးပေးရမည်။

မှုဆိုးဖို့မ၊ တခုလပ်ဖို့မ အချင်းချင်းကျိုးလွန်မိလျှင် ဝက်ထိုး၍ အပျိုလူပျိုများကဲသို့ မက်လာဆောင်ယူရသည်။ ဝက်ထိုးခြင်းဆိုသည် ဝက်ကိုလုံးသို့မဟုတ် ဆူးချွန်ဖြင့်ထိုး၍ စီးကျေလာသော သွေးဖြင့်ကျိုးလွန်ခဲ့သောအပြစ်ကို ဆေးကြောလိုက်ခြင်းဟု အဓိပ္ပာယ်ရသည်။ တနည်းအားဖြင့်ဆိုရသော မိမိတို့ပြုခဲ့သော အပြစ်များကို ဝက်သို့ပုံချက်ဖြင့်ခြင်းဖြစ်သည်။ အဆိုပါဝက်ကို ရွာဦးမှန်၍ ရွာတွင်းသို့ဖြတ်သွားစဉ် လုံဖြင့်လည်းကောင်း၊ ဝါးချွန်ဖြင့်လည်းကောင်း ထိုးရ၏။ ရွာပြင်သို့ရောက်သော ထိုဝက်ကိုသောအောင်ထိုးသတ်လိုက်ရသည်။ အချိုဒေသများတွင် ထိုဝက်ကိုမစားပဲ ပစ်ထားလိုက်၏။ အချိုဒေသ၌မူ စားကြသည်လည်းရှိသည်။

မောင်နှမချင်း၊ သားအမိ သားအဖချင်း များယဉ်းသော် ထိမှားယဉ်းသူများအား အကြီးလေးဆုံးအပြစ်ဖြစ်သည့် ရွာနှစ်ခြင်း အပြစ်ကိုပေးသည်။ တစ်မို့ကွဲမောင် နှမချင်း၊ တူနှင့်အဘေး၊ ဦးလေးနှင့်တူမ အစရှိသည့် သွေးသားတော်စပ်သူများ မှားယဉ်းသော် စောင့်စည်းအပ်သော လူစည်းကမ်း၊ လူကျင့်ဝတ်ကို ဖေါက်ပျက် ကျိုးလွန်သူ၊ တိရှိနာန်တို့၏ အကျင့်ကိုကျင့်သူ (လောင်ထိုးလောင်ထို) ဟု ကရင် လူမျိုးတို့ စွဲမြစ်လက်ခံထားကြ၏။ မှားယဉ်းသူနှစ်ဦးအား ရေမှတ်ကိုက်ပြီး အိမ် ပေါ့မှ လေးဖက်ထောက်ဆင်းရ၏။ လျောကားရင်းတွင် ဇွေးစားခွက်တစ်ခု ထားရှိ၍ ဇွေးစားခွက်တွင် ဇွေးကဲ့သို့ လေးဖက်ထောက် စတိစားရ၏။ ထိုသို့ စားခြင်းကို “အောင်းလောင်ထိုးခလိုဖန်” ဟုခေါ်သည်။ ရွာနှင်ရာတွင်လည်း ရေမှတ်ကိုက်ပြီး ဇွေးကဲ့သို့ လေးဖက်ထောက်၍ ရွာမှတ်ကိုသေသည်။ ရာသက်ပန်နှစ်ခြင်းကား မဟုတ်ပေ။ ဒေသအလိုက်အချို့ကသုံးလာ ခြောက်လာ တစ်နစ် စသည်ဖြင့်သတ် မှတ်ကြလေသည်။

လက်ထပ်ထိမ်းမြားခြင်း။ ။ အပျို့လူပျို့ဘဝတွင် ကရင်လူမျိုးများအတို့ အပေါ် ဆုံးဘဝဟုဆိုရပေမည်။ မိဘရှင်များက သားပျို့သမီးပျို့များကို အတော်အတာ လွတ်လပ်ခွင့်ပေးထားသည်။ မိတို့အိမ်ထောင်းကာက်ကို လွတ်လပ်စွာ ရွှေချယ် နှင့်သည်။ ဗြို့သည် ချစ်သူရွေးပွဲ မိတ်ဖွွားပိုင်ဖြစ်သည်။ လွတ်လပ်ခွင့်ရှိသော် လည်း ရိုးရာယုံကြည်မှ အားကောင်းသဖြင့် လက်မထပ်မံကျိုးလွန်မှုများကို ရိုးရာစလေ့က ကြပ်တည်းစွာ တားမြစ်ထားသည်။

ကရင်လူမျိုးတွင် ဇွေးမျိုးအပ်စွဲပြင်းထန်၏။ အချင်းချင်းလည်းအပ်စုအလိုက် သီးခြားနေပြီး၊ အပ်စုချင်းမတူ သူနှင့်လက်ထပ်ခြင်းပြောသည်။ ကရင်လူမျိုး အချင်းချင်းပင် ဖြစ်လင့်ကစားအပ်စွဲ၊ မျိုးနှံစွဲများရှိ၏။ အိမ်ထောင်ရေးကိစ္စတွင် အထူးဂရစိုက်လေ့ရှိသည်။ ကရင်လူအဲ့အစည်းတွင် အိမ်ထောင်ပြုကြတော့ မည်ခို့လွင် အပျို့ သို့မဟုတ် လျှပ်းမျိုးရှိုးကို အမိုကထားကြပေရာ မိမိတို့ ရှောင်ရားရမည့် မျိုးရှိုးဖြစ်က မိဘရှင် များကိုယ်တိုင် သားသမီးများအား လက်

ကရင့်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

ထပ်ခြင်းမှ ရှောင်ရှားရန် တားလေ့ရှိသည်။ ရှောင်ရှားကြသောမျိုးရိုးများမှာ ပုံစံအားဖြင့် ကိုယ်ရေပြားရောဂါ မျိုးရိုးရိုးယဉ်များ၊ အဆတ်ရောဂါ ပန်းနာရောဂါ မျိုးရိုးရိုးသူများအစရှိသည့် အလားတူရောဂါရှိသူ မျိုးရိုးများကို ရှောင်ရှားကြ၏။ လူဆိုး၊ လူမိုက်၊ လူပျင်း၊ လူပါး၊ အရှုံး၊ ဆွဲအ အစ ရှိသည့်မျိုးရိုးသူများကိုလည်း ရှောင်ရှားကြသည်။

အထူးသဖြင့် ကိုန်စာသင့်သူမျိုးရိုးကို အထူးအလည်ရှောင်ရှားကြသည်။ ကိုန်စာသင့်သူ၊ ကျမ်းစုံသူတို့သည် ဆွဲစဉ်မျိုးဆက် ခုနှစ်ဆက်တိုင်အောင် တိုက်ရှိက်အားဖြင့်သော်လည်းကောင်း၊ သွယ်ပိုက်၍သော်လည်းကောင်း ကေန်ပင် ကိုယ်၏ ဆင်းခဲခြင်း၊ စိတ်၏ဆင်းခဲခြင်းကို ခံရမည်ဖြစ်ကြောင်း အကြိုင်းမဲ့ယုံကြည်ထားကြသည်။

လက်ထပ်ထိမ်းမှားခြင်းတွင် ရိုးရာဓလေ့ကို အထူးအလေးပေးဆောင်ရွက်ကြသည်။ အချို့အသများတွင် ရိုးရာနတ်ကွန်းသို့ လည်းကောင်း၊ ဘိုးဘွားတို့ ကိုးကွယ်ခဲ့သော ပြောင်ပင်ကြီးသို့လည်းကောင်း သွားရောက်ကာ ပြုဖွယ်ရာများ ကို ဆောင်ရွက်ပြီးမှသာလျှင် အကြိုင်လင်မယားဘဝသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် အချို့တောင်ပေါ်အသများ၌ နေထိုင်ကြသော ကရင်လူမျိုးများမှာ ရိုးရာနတ်မပါပဲ ဘာသာရေးမဖက် လူမှုရေးသက်သက်ဖြင့် ထုံးတမ်းခလေအရ လက်ထပ်ထိမ်းမှားကြသည်လည်း ရှိ၏။

အခန်းမအပ်မချင်း လက်ထပ်ခြင်းသည် တရားမဝင်ပေ။ အကြိုင်လင်မယားမြောက်ရန်အတွက် ရိုးရာဓလေ့အရ ဆောင်ကြိုးပြီးမှသာလျှင် လူသိရှင်ကြားဖြစ်ရန် လိုအပ်သည်။ ကရင်လူနေ့မှာအဖွဲ့ အစည်းတွင် ရုပ္ပါယ် လူပို့နှင့်အပို့နှစ်ဦးသည် ရိုးရာဓလေ့အတိုင်း လက်ထပ်ထိမ်းမှားခြင်းမပြုပဲ ပေါင်းသင်းနေထိုင်လျှင် လင်မယားအရာမမြောက်ပေ။ ထိုသို့ ပေါင်းသင်းခြင်းသည် လူကျင့်ဝတ်ကို ဥပော်ပြုရာ ရောက်သဖြင့် ရပ်ရွာအသိုင်းအစိုင်းက လက်မခံချေ။ ရွာကိုခိုက်

တတ်သည်။ ရွှေသံကျားဝင်၍ လူကိုဆွဲတတ်သည် စသည့်ယုံကြည်ချက်များ ရှိသည်။ ထို့ကြောင့်ရွှေအဖြူးအကဲများက ထိုသူနှစ်ဦးကိုခေါ်ယူ၍ ရွှေနှင်သော အပြစ်ကိုသာ ပေးလေ့ရှိသည်။

တောင်ပေါ်အေသန အချို့စကောကရှင်များသည် သမီးအပျို့ဘော်ဝင်သော အချိန်မှ စတင်၍သော်လည်းကောင်း “စော်တလိပ်” ခေါ်အောင်သွယ်လူကြီး ကျိုးဆောင်၍ တောင်းရမဲ့စွဲပြီးသော အချိန်မှစတင်၍သော်လည်းကောင်း ထိုမိန်းကလေးသည် “ထော့ချောကလဲ” ခေါ်သီးသန့် ဝက်တစ်ကောင်ကို မွေးထားရသည်။ “ထော့ချောကလဲ” ကို မွေးထားပြီးဖြစ်သောအပျို့သည် အခြား လူပျို့များက ချစ်ရေးဆိုရရှိးထုံးစံမရှိတော့ချေ။ သီးသန့်ဝက်တစ်ကောင်ကို မွေးထားပြီးဖြစ်သဖြင့် ထိုအပျို့သည် ချစ်သူ (၁) စွဲစပ်ထားပြီးသူ ရှိကြောင်း လူပျို့များက သိရှိထားကြမည်သာဖြစ်သည်။

“ထော့ချောကလဲ” ကိုအရောင်းအဝယ်မပြုလုပ်ရပေ။ လက်ထပ်ထိမ်းမြားသော ဇူးတွင် အသုံးပြုရန် ရည်ရွယ်ပြီးမွေးထားခြင်းဖြစ်သည်။ စွဲစပ်ထားသူလူပျို့ သေဆုံးသွားပါက ထိုဝက်ကိုရောင်းစား၊ သတ်စားခြင်းမပြုရပဲ အနိုင်သေသည် အထိထားရသည်။ ဝက်သေသွားသော်လည်း မစားပဲမြှုပ်လိုက်ကြ၏။ အပျို့ဘဝ တွင် သင်တိုင်းရည်အဖြူးကို ဝတ်ဆင်ရသကဲ့သို့ အီမာထောင်မပြုပဲ အပျို့ကြီးဘဝ ဖြင့် ဆက်လက်နေသွားပါက အသက်ကြီးသည်အထိ သင်တိုင်းရည်အဖြူးကို သာ ဝတ်ဆင်ရမည်ဖြစ်သည်။

စွဲစပ်ကြောင်းလမ်းရာ၌ “စော်တလိပ်” ခေါ်အောင်သွယ်လူကြီးသည် အစိက ဖြစ်၏။ “စော်တလိပ်” သည် သမီးရှင်းမိဘထံသို့ သွားရောက်စွဲစပ်ကြောင်း လမ်းရာတွင် လူပျို့ကိုယ်တိုင်ကို ခေါ်မသွားရပဲ လူပျို့အရန်တစ်ယောက်ကိုသာ ခေါ်သွားရ၏။ ကာယကံရှင်ကိုယ်စား လူပျို့အရန်က အာမခံသဘောဖြင့် လိုက်ပါသွားခြင်းဖြစ်သည်။ စွဲစပ်ပြီး၍ ကာယကံရှင်လူပျို့က ပျက်ကွက်လျှင် လူပျို့

ကရင့်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

အရန်က အစားထိုး၍ အပျို့ ကိုလက်ထပ်ရ၏။ သို့သော် ထိုကဲ့သို့ အဖြစ်မျိုးမနိုသလောက်နည်းပါးပြီး လူပျိုးအရန်မှာလည်း အစားထိုး လက်ထပ်ယူရသော အဖြစ်မျိုး မရှိခဲ့ဘူးချေ။

“စောတလိပါ” သွားရောက်စွဲစပ်၍ သမီးရှင်ဘက်က သဘောတူညီမှုရရှိပြီဆိုလျှင် “အော်ဆော” ဟုခေါ်သော အသိအမှတ်ပြုဖွံ့စားခြင်း ပြုလုပ်ရသည်။ ကြက်ဖို့မနှစ်ကောင်ကို ချက်ပြုတဲ့စားသောက်ပြီး အရက်ခေါင်ရေများ တပျော်တပါးစားသောက်ကြရသည်။ “အော်ဆော” ခေါ်ပွံစားခြင်းမလုပ်မီ ကန့်ကွက်သူရှိက ကန့်ကွက်ပိုင်ခွင့်ရှိရသည်။ “အော်ဆော” ပြီးသည့်နောက်တွင် သဘောတူစွဲစပ်ခဲ့ခြင်းကို မည်သူမျှကန့်ကွက်ခွင့် မရှိတော့ပေ။ ကန့်ကွက်ခြင်းသည်လည်း တရားမဝင်တော့ပေ။

လက်ထပ်ထိမ်းများရန် နေ့ရက်ရောက်သော် သတို့သားနှင့်အပေါင်းအဖေါ်များ “ဖေါဝါး” တို့အား အောင်သွယ်လူကြီးဖြစ်သော “စောတလိပါ” ကျိုးဆောင်၍ သတို့သမီးနှင့် အပေါင်းအဖေါ် “ဖေါသူး” အိမ်သို့ကဗျာလက်္ာတေးသီးချင်းများသီချိပ်ပြီး တပျော်တပါး ပို့ဆောင်ကြရသည်။ သတို့သမီးဘက်မှ အပေါင်းအဖေါ် “ဖေါဝါး” လာမည့်လမ်းမှအရက်၊ ခေါင်ရည်များဖြင့် စောင့်ကြိုးဖြော်ခံကာ ကဗျာလက်္ာတေးသီချုင်းများ သိခိုလျက် သတို့သမီးအိမ်သို့ ခေါ်ဆောင်သွားကြ လေသည်။

သတို့သမီးအိမ်သို့ရောက်သော် လျေကားပေါ်တွင်သတို့သားတက်နေစဉ် သတို့သား၏ ဦးခေါင်းပေါ်သို့ ရေအပြည့်ထည့်ထားသောရေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် အသက်ကြီးသူတစ်ဦးက လောင်းချုပ်သည်။ ထိုအပါ သတို့သား၏ အပေါင်းအဖေါ် “ဖေါဝါး” တို့က ထိုအိုး သို့မဟုတ် ဝါးကျည်တောက်ကို ကွဲသွားအောင် သို့မဟုတ် ကြော်မသွားအောင် နှင်းချေပစ်ရသည်။

သတို့သားသည် အိမ်ပေါ်သို့ရောက်သော် သတို့ သမီးကိုယ်တိုင် ကြိုတင်ရက် လုပ်ယေးထားသော အဝတ်အစားသစ်များကို ဝတ်ဆင်စေပြီးနောက် အုပ်ထိန်း သူလူကြီးက သတို့သားအား သတို့သမီးအခန်းတွင်းသို့ ပို့ပေးပြီး လူကြီးမီဘ များက ဆုံးမထဲပေါ်အပေးပြီးနောက် အကြောင်လင်မယားသာဝသို့ ရောက်ရှိသွားလေ သည်။

လင်မယားကွာရှင်းခြင်း။

။ကရင်လူမျိုးတို့၏ အိမ်ထောင်ရေးစနစ်

မှာ တလင်တမယားစနစ်ပင်ဖြစ်သည်။ လင်မယားကွာရှင်းလို့မှ အလွန်နည်း ပါးသည်။ တောင်ပေါ်ဒေသတွင် မရှိသလောက်ရှားသည်။ အချို့ဒေသများတွင် လင်ကွာမယားကွာမှုကို ကျေးစွားလူကြီးများက ကွာရှင်းခွင့်မပြုချေ။ တဘက် သတ်ကွာရှင်းလို့မှုများကိုလည်း ကျေးစွာလူကြီးများက အားမပေးကြချေ။

လင်မယားကွာရှင်းခြင်းသည် ကရင်လူနေမှုစနစ်တွင် မလိုအပ်သောကိစ္စဟု မှတ်ယူကြ၏။ အကြောင်းအမျိုးမျိုးကြောင့် မလွှဲမရောင်သာ အခြေအနေမျိုးနှင့် ကြံ့ကြိုက်လာပါမှ ပုဂ္ဂန်ရှာအကြီးအကဲများက ကွာရှင်းရေးကိစ္စကို ဆောင်ရွက်ပေး လေ့ရှိသည်။ လင်ကွာမယားကွာမှုများတွင် နှစ်ဦးနှစ်ဘက်စလုံး ကွာရှင်းလို ကြောင်း အကြိမ်ကြိမ်တင်ပြလာလျှင် ပုဂ္ဂန်ရှာအကြီးအကဲများက ကွာရှင်းပေး သည်။

သို့သော် ပုဂ္ဂန်ရှာအကြီးအကဲတို့သည် လင်မယားနှစ်ဦးအား ကွာရှင်းပေးခြင်း မှ ရောင်ရှားကြသည်။ လင်မယားနှစ်ဦးအား ရှာအကြီးအကဲက ဖျောင်းဖျော်ပြာ ဆိုသော်လည်း မရသည့်အခါမျိုးတွင် ကွာရှင်းလိုသူလင်မယားအား မိမိတို့၏ နေအောက်တွင်ခန့်ရောက်ပတ်လုံး တစ်နှစ်ဦးထဲတွင်အတူနေဖြီး နေ့စဉ် ထမင်းလက် ဆုံးစားစေ၏။ ခုနှစ်ရက်မြောက်သော် ကွာရှင်းလိုကြသေးလျှင် ရှာအကြီးအကဲတို့ က လူသိရှင်ကြား ကွာရှင်းပေးသည်။

ကရင့်သမိုင်းနှင့်ရီးရာဖြတ်ထုံးများ

ထိုသို့ နှစ်ဦးနှစ်ဘက်စလုံး သဘောတူကွာ့ရှင်းပေးပြီးဖြစ်ပါက ပစ္စည်းများကို အမျိုးအမည် အတန်းအစားခွဲခြားခြင်းမရှိပါ စုပေါင်း၍ အညီအမျှခွဲဝေပေးသည်။ အိမ်ထောင်ပစ္စည်းများကို ခန်းဝင်ပစ္စည်းနှစ်ပါးဖုံး လက်ထက်ပွား၊ ပါရင်းစသည်ဖြင့် ပိုင်းခြားသတ်မှတ်ပြီး ယဉ်သင့်သူအား ယူစေသည့်သဘောမျိုးမရှိချေ။ သားငယ် သမီးငယ်များကို မိခင်နှင့်လိုက်ပါစေ၍ သားကြီးသမီးကြီးများကို ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ပြုသည်။

လင်ဖြစ်သူသည် မယားအား ကွာ့ရှင်းလိုလျှင် အောက်ပါပြစ်မှများကို ကျူးလွန် ကြောင်း သက်သေပြုရသည်။

- (က) မယားဖြစ်သူသည် စုန်း (တာနား) ဖြစ်သည်ဟု သံသယရှိခြင်း။
- (ဂ) မယားဖြစ်သူသည် အကျင့်စာရိတ္ထမကောင်းခြင်း။
- (ဃ) မယားဖြစ်သူသည် တစ်ပါးသူနှင့်ကျူးလွန်ခြင်း။

ကရင်လူမျိုးတို့၏ ထုံးတမ်းစလေ့အရ တစ်စုံတစ်ယောက်သည် စုန်း (တာနား) ဖြစ်သည်ဟု ရပ်စွာကွောစွဲခွဲလာလျှင် ထိုသူကို ရွာရှိလှုအများကောက်ရှုံးကြပြီး ရွာတွင်ဆက်လက်မထားလိုကြပေ။ လင်ယောက်ကျားကပါ ကြောက်ရှုံးလာ၍ ဆက်လက်ပေါင်းသင်းခြင်းမပြုလိုလျှင် ကျေးဇားအကြီးအကဲတံတွေ့ ကွာ့ရှင်းရေး ကိစ္စကို ဆောင်ရွက်ပေးပါရန် ခွင့်တောင်းနိုင်သည်။ ရပ်စွာအကြီးအကဲများက လည်း ထိုယောက်ကျား၏ဆန္ဒကို ဖြည့်ဆည်းပေးကြသည်။

မယားဖြစ်သူသည် သူတစ်ပါး၏ပစ္စည်း ငါးရမ်းပြီးနောက် ပြန်မပေးခြင်း၊ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်း၊ အိမ်မှုကိစ္စတာဝန်ဝိုဘာရားများ မကျော်နှင့် ပျင်းရိုးနှင့် နေတတ်ခြင်းတို့ကို ယောက်ကျားဖြစ်သူက အတန်းတန်ဆုံးမသွန်သင်ပါသော် လည်း ထိုမြန်းမသည် မိမိစာရိတ္ထကိုမပြုခြင်းကြောင့် လင်ဖြစ်သူက ကဲ့ရဲ့ပြောဆိုခြင်းမှ ကင်းလွှတ်ရန် ကျေးဇားအကြီးအကဲတံသို့ တစ်ပြု၍ ကွာ့ရှင်းနိုင်သည်။

မလွှတ်လပ်သူချင်း ဖောက်ပြားကျူးလွန်ပါက ကြီးလေးသောအပြစ်ကို ပေးလေ
ရှုသည်။ ရွာကိုလျော်စကြုံးပေးရသည်။ လင်ရှိမိန်းမက ယောကျားလူပျို့နှင့် ကျူး
လွန်လျှင် ရပ်ရွာလူတြီးများသည် ဖောက်ပြားသူမိန်းမ၏ လင်ယောကျားက မိမိ
မယားနှင့် ဆက်လက်ပေါင်းသင်းလိုသည့် ဆန္ဒရှိမရှိ ကျူးလွန်သူလူပျို့ကိုပါ ၏၏
တွေ့စစ်ဆေးမေးမြန်းလွှုံရှိသည်။ လင်ယောကျားက မိမိမယားနှင့် ပေါင်းသင်း
လိုပါက ပြစ်မှုကျူးလွန်သူလူပျို့အား အပြစ်ဒဏ်ပေးလေ့ရှိသည်။ အကယ်၍ လင်
ယောကျားက မိမိမယားကို ကွာရှင်းလိုကြောင်း ပြောပါက ကွာရှင်းခွင့်ပေး
မည်ဖြစ်သည်။ သို့သော် ယောကျားဖြစ်သူသည် ပြစ်မှုကျူးလွန်သောစနီးနှင့်
အတူအဆိုလျှင်ကား ခွင့်လွှတ်သည်ဟု ယူဆပြီး ကွာရှင်းခွင့်ပေးမည်မဟုတ်ချေ။

မယားဖြစ်သူသည် မိမိလင်နှင့်ကွာရှင်းလိုသော်လည်း ငင်းအနေဖြင့် ကွာရှင်းနိုင်
သော အခွင့်အရေးနည်းပါးသည်။ သို့သော် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏
ချမ်းသာခြင်းမရှိပါ နေ့စဉ်နှင့်အပူး စိတ်၏ဆင်းခဲခြင်း၊ ကိုယ်၏ဆင်းခဲခြင်း ဒုက္ခာကို
ခံစားနေရကြောင်း ရပ်ရွာအကြီးအကဲများက သိရှိမှသာလျှင် ကွာရှင်းခြင်းပေး
မည်ဖြစ်၏။ ယောကျားဖြစ်သူသည် အခြားမိန်းမနှင့် ထပ်ခါတလဲလဲ ဖောက်ပြား
ပြီး အိမ်ထောင်၏ စီးပွားရေးကို ထိခိုက်စေလျှင် သို့မဟုတ် မယားကို ညျှင်းဆဲ
လျှင် မယားဖြစ်သူက ကွာရှင်းခွင့်တောင်းနိုင်သည်။

လင်မယားကွာရှင်းခြင်းနှင့် ပတ်သက်၍ နှစ်ဘက်စလုံး ကွာရှင်းလိုကြောင်း
အကြိမ်ကြိမ်တင်ပြလာပါက ကျေးစွာအကြီးအကဲများက ကွာရှင်းပေးသည်
လည်းရှိသည်။ ပစ္စည်းများကိုနှစ်ဦးနှစ်ဘက် ကျေနှပ်အောင် ခွဲဝေပေးရသည်။
လင်ဖြစ်သူက အခြားမိန်းမတစ်ဦးနှင့် အိမ်ထောင်ကျေသွားလျှင် လင်ဖြစ်သူသည်
အိမ်ထောင်ဟောင်းမှ ပစ္စည်းများကို လုံးဝမရတော့ပဲ မိန်းမကသာလျှင် အား
လုံးပိုင်ဆိုင်ခွင့်ရှိသည်။

ကရင်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

သားသမီးမွေးစားခြင်း။ ၂ကရင်လူမျိုးများသည် သားသမီးကို မွေးစားနိုင်သည်။ မွေးစားသားသမီးများကို အမျိုးအစားခွဲခြားခြင်းမရှိပါ သားရင်းသမီးရင်းကဲ့သို့ပင် သဘောထား၍ အမွှဲခွဲဝေပေးရသည်။

မွေးစားခြင်းမြောက်စေရန် စာချုပ်စာတန်းများဖြင့် ချုပ်ဆိုရန်မလိုအပ်ပေ။ မွေးစားကြောင်း လူသိရှင်ကြားဖြစ်လျှင် လုံလောက်သည်။ မွေးစားမိဘ၏ ပစ္စည်းများကို အာမွှဲခွဲဝေပေးရာတွင် မွေးစားသူမိဘသည် သေတမ်းစာသဘောဖြင့် မိမိတို့ မသေမီ ကြွင်းကျိန်ရစ်သည့် မိမိတို့ ပိုင်ပစ္စည်းများနှင့်ပတ်သက်၍ ဆန္ဒပေးသွား နိုင်သည်။ သေဆုံးသူ၏ ကျေးဇူးခံများကိုလည်း ခွဲဝေပေးလေ့ရှိကြသည်။

အိမ်ထောင်စုတစုမှ မွေးဖွားလာသော သားသမီးများသည် မိဘဖြစ်သူက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဥမက္ခာထိုက်မပျက် နေထိုင်လေ့ရှိသည်။ မိဘက ဆင်းရဲနေစေကာမှ သားသမီးတို့အား တစိမ်းလက်သို့ မွေးစားရန် ပေးလေ့ရှိပေ။ သို့သော် တစိမ်းအေးမောင်နှင့် သားသမီးမထွန်းကား၍ အာမွေးစားအ မွှဲခံ မွေးစားခြင်းအတွက် ဆင်းရဲသူမိဘရှင်က မိမိတို့ သားသမီးကို မွေးစားရန် ခွင့်ပြုသည်လည်းရှိ၏။

ဆင်းရဲသောမိဘများက သားသမီးများကို သွေးသားတော်စပ်သူ ခွွဲမျိုးများထံ သွားရောက်နေထိုင်စေပြီး ကူညီလုပ်ကိုင်စေလေ့ရှိသည်။ မွေးစားသော သဘောဖြင့် သွားရောက်နေထိုင်စေခြင်းကား မဟုတ်ပေ။

သားသမီးမထွန်းကားသဖြင့် နီးစပ်ရာသွေးသား တော်စပ်သူတူ၊ တူမ အစရို သည်တို့ကို မွေးစားလေ့ရှိသည်။ ထိုကဲ့သို့ မွေးစားခြင်းသည် လူသိရှင်ကြား အာမွေးစားအာမွှဲခံ မွေးစားခြင်းဖြစ်ပြီး မွေးစားခြင်းမြောက်ရန် စာချုပ်စာတန်း ချုပ်ဆိုရန်မလိုပေ။ မွေးစားသူဦးလေး အဖော်သေဆုံးသော် သေတမ်းစာသဘော

ဖြင့် မွေးစားခံရသူတူ့၊ တူမအား အမွှုပစ္စည်းအားလုံးကို မသေမီအချိန်က လူသိရှင်ကြားနှစ်ဖြင့် ဆန္ဒပေးသွားနိုင်သည်။ သေဆုံးသူ၏ သဘောဆန္ဒကို သိရပါက ပုဂ္ဂန္တလူကြီးများသည် တိတိကျကျ လိုက်လံဆောင်ရွက်ပေးတတ်ကြ သည်။

ကရင်လူမျိုး လူနေမှုအဖွဲ့ အစည်းတွင် မိဘမှုကလေးများကို မွေးစားလေ့မရှိပေါ့၊ မိဘမှုကလေးကိုမွေးစားလျှင် ထိုကလေးတို့ မိဘသေဆုံးသကဲ့သို့ မွေးစားသူ လင်မယားသည်လည်း ခါတ်ကျး၍ သေဆုံးသွားနိုင်သည်ဟု ယုံကြည်ရင်းစွဲရှိကြ သည်။ မိဘမှုကလေးဘဝသည် မျက်နှာထုတ်ကြရရှာသည်။ မိဘမှုကလေးနှင့် အိမ်ထောင်ပြရန်ပင် ရှောင်ရှားကြသည်။ ထိုကြောင့်မိဘမှုကလေးကို တစိမ်းက မွေးစားလေ့မရှိပဲ ဆွဲမျိုးရင်းချေထဲမှ အဖော် သို့မဟုတ် ဦးလေးတို့က ခေါ်ယူ ကျွေးမွေးထားကြသည်။

မိဘသည် ဆင်းရဲနွဲမိုးပါးနေသဖြင့် သားသမီးများကိုတစိမ်းက မွေးစားလျှင် အရွယ်မရောက်သေးသူဖြစ်က မိဘ၏ သဘောတူညီချက် လိုအပ်သည်။ အရွယ် ရောက်မြို့ဖြစ်က ကာယက်ရှုင်ဆန္ဒအလျောက်သာ ဖြစ်သည်။ ထိုထို သားသမီး မွေးစားရာတွင် ပတ်ဝန်းကျင်အိမ်နားနီးချင်းနှင့် ပုဂ္ဂန္တအတိုးအကဲတို့က သိရှိ မည် ဆိုပါက မွေးစားခြင်း အရာမြို့က်သည်။ စာချုပ်စာတမ်းဖြင့် ချုပ်ဆိုသော ဓလ္လာထုံးစံမရှိချေ။

ယေဘုယျအားဖြင့် ဖော်ပြရလျှင် မွေးစားခြင်း ၃ မျိုးရှိ၏။ အမွှုဆက်ခံရေးနှင့် ပတ်သက်၍ ခံစားခွင့်ကွဲပြားမှရှိသည်။

- (၁) မိဘနှစ်ပါးသေဆုံး၍ ဆွဲမျိုးရင်းချေထဲမှ မွေးစားခြင်း
- (၂) သားသမီးမထွန်းကားသဖြင့် တူ့၊ တူမကို မွေးစားခြင်း
- (၃) မိဘဆင်းရဲ၍ ဦးလေးအဖော်တို့က ခေါ်ယူ မွေးစားခြင်း

ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ

မိဘသေဆုံး၍ဆွဲမျိုးရင်းချာထဲမှ မွေးစားခြင်းတွင် မွေးစားခြင်းခံရသူသည် မွေးစားသူထဲမှ အမွေရယူပိုင်ခွင့် မရှိချေ။ သေဆုံးခဲ့သော မိမိ မိဘအမွေဆိုင်ထဲမှ အမွေကိုရယူရန်ဖြစ်၏။ မွေးစားသူ ဦးလေးအဖော်တို့သည် မွေးစားခံရသူ၏ မိဘအမွေဆိုင်ပစ္စည်းများကို ထိန်းသိမ်းထားခွင့်ရှိ၏။ ထိုအမွေဆိုင်ပစ္စည်းများ အပေါ် လုံးလဝီရိယဖြင့် ပွားများအောင်ကြိုးစားလုပ်ဆောင်ပါက ရရှိမည့်အကျိုး အမြတ်များကို မွေးစားသူက ရယူပိုင်ခွင့်ရှိသည်။ မွေးစားခံရသူ အရွယ်ရောက် သူ သို့မဟုတ် အိမ်ထောင်ပြုသော ထိုအမွေဆိုင်အားလုံးကို မွေးစားသူက ထိန်းသိမ်းပိုင်ခွင့်မရှိတော့ပဲ မွေးစားခံရသူထဲ အားလုံးလွှဲပြောင်းပေးရသည်။ အကယ် ၍မွေးစားခြင်း ခံရသူ အရွယ်မရောက်မီ သေဆုံးပါက ခွဲဝေရယူပိုင်ခွင့်ရှိသည်။ မွေးစားသူ ဦးလေးအဖော်တို့က ဝေစုတစုအပြင် သီးသန်းအပိုင်ဝေစုတစု ရပိုင်ခွင့်ရှိရှိမည်ဖြစ်သည်။

ဦးလေးအဖော်တော်စပ်သူများ အိမ်ထောင်ကျော် သားသမီးမထွန်းကားသော အခါမျိုးတွင် နီးစပ်ရာတူ တူမတစ်ဦးဖြစ်စေ နှစ်ဦးဖြစ်စေ ခေါ်ယူမွေးစားခြင်းလည်း ရှိ၏။ ထိုသို့မွေးစားရာတွင် မွေးစားသူသေဆုံးပြီးနောက် မွေးစားခြင်းခံရသူ တူသို့တူမက အမွေပစ္စည်းအားလုံး ရယူပိုင်ခွင့်ရှိသည်။ ၍မွေးစားခြင်းမျိုးတွင် မွေးစားခြင်းခံရသူ၏ မိဘများအား မိဘအရာ၌သာ ထားရှိ၏။ မိရင်းဘရင်းသေဆုံးလျှင်လည်း အမွေရပိုင်ခွင့်ရှိ၏။ ပစ္စည်းများကို ကျွန်ုတီကိုဖောင်နှမများ နည်းတူရပိုင်ခွင့်ရှိ၏။ ဦးလေးအဖော်က မွေးစားခြင်းကို ခံရသော်လည်း ကရင်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော မိသားစရိုးရာပူဇော်ပွဲ (နတ်စား) ပြုလုပ်လျှင် မိရင်းဘရင်းနှင့်အတူ ပြန်လာပါဝင်ပြုလုပ်ရသည်။ ၍မွေးစားခြင်းမျိုးသည် လူသိရှိကြား မွေးစားခြင်းဖြစ်သဖြင့် စာချုပ်စာတမ်းဖြင့် ချုပ်ဆိုလေ့မရှိချေ။

မိဘနှစ်ပါးဆင်းရဲလွှန်းသဖြင့် မိမိ၏သားသမီးများကို ဆွဲမျိုးတော်စပ်သူများအား မွေးစားရန် အပိုင်ပေးသည်လည်းရှိသည်။ ထိုကဲ့သို့ မွေးစားရာတွင် မွေးစားခြင်းခံရသူက မရှိသွားတော့ပဲ မွေးစားသူ၏လုပ်ငန်း ဆောင်တာအဝေဝကို သား

အရင်း သမီးအရင်းနည်းတူ ပြုလုပ်ဆောင်ရွက်ပေးနိုင်သူဖြစ်ပါက အမွှကိစ္စတွင် ကိုစွဲမမွေးစားသားသမီးများ၏ ခံစားခွင့်ရှိသက္ကာ သို့ အမွှများကိုသားရင်း သမီးရင်းနည်းတူ ရပိုင်ခွင့်ရှိသည်။ တခါတရုမွေးစားသားသမီးသည် သားရင်း သမီးရင်းထက် အားကိုသူမှ ပြနိုင်သည့်အခါန္ရီးတွင် အိမ်မှုကိစ္စနှင့်တက္က လုပ်ငန်း အားလုံးကို မွေးစားခြင်းခံရသူအား အပ်နဲ့တာဝန်ပေးသည်အထိ တွေ့ရှိရသည်။ အမွှကိစ္စပ်လျှင် မွေးစားမိဘမရှိသည့်နောက်တွင် မွေးစားသားသမီးက အမွှခွေပေးပိုင်ခွင့်ရှိသည်။

အချို့အားဖြင့် ကရင်လူမျိုးတို့သည် သားသမီးမွေးဖွားခြင်းနည်းပါး၍ မိသား စုတုခုတွင် မိဘနှစ်ပါးသေဆုံးက အစ်ကိုအစ်မဖြစ်သူသည် ညီမယ် များကို ဆက်လက်တာဝန်ယူလေ့ရှိသည်။ တခါတရု သားသမီးများအရွယ်မ ရောက်မိ မိဘနှစ်ပါးသေဆုံးလျှင် ဆွေမျိုးတော်စပ်သူက ခေါ်မွေးစားယူလေ့ရှိကြ သည်။ အရွယ်ကြီးငယ်မရှု မွေးစားနိုင်သည်။

အမွှဆက်ခံခြင်း။ မိခင်နှင့်ဖခင်တန်းတူ အိမ်ထောင်၏တာဝန်နှင့်
ဝါဘာများကို ဆောင်ရွက်နိုင်သည်။ ဖခင်သေဆုံးလျှင် မိခင်မှုဆုံးမသည် အမွှ
ကိစ္စအားလုံးကို ဆက်လက်ပြီးစီးလုပ်ကိုင်ရ၏။ မိဘနှစ်ပါး မသေဆုံးမိ သားသမီး
များအား အမွှပွဲထဲးများကို ကြိုတင်ခွဲဝေ ရာထားသည်လည်းရှိ၏။ မိဘနှစ်ပါး
သေဆုံးပြီးနောက် ကြိုတင်ခွဲဝေရာထားသည့်အတိုင်း အတည်ပြစ်၏။ သို့သော
မိဘနှစ်ပြီးစလုံးဖြစ်စေ တစ်ပြီးတိုးကပြစ်စေ အသက်ရှင်လျက်ရှိနေစဉ် အတွင်းသား
သမီးတို့ အမွှတောင်းခံလေ့မရှိချေ။

ဖခင်ဦးစွာသေဆုံးက မိခင်ကအမွှအားလုံးကို ပိုင်ဆိုင်၏။ ထို့နောက် မိခင်နာ
မကျန်းဖြစ်၍သေမည် ဟုဂုဏ်းကသိနေလျှင် မိခင်သည် သားသမီးအားလုံးကို
ခေါ်၍ အမွှကိစ္စကို ဆွေးနွေးပြီး အညီအမျှဝေပေးလေ့ရှိသည်။ အကယ်၍
မိခင်က သတိမှုမြောနေလျှင် ကျန်ရစ်သူမောင်နှစ်မှတဲ့မှ အစ်ကိုအကြီးဆုံး

ကရင့်သမိုင်းနှင့်ရှိုးရာဖြတ်ထုံးများ

သို့မဟုတ် အစ်မအကြီးဆုံးက (မရှုံးသွေ့လျှင်) တာဝန်ယူ၍ အမွှဲ့ဝေပေးရသည်။ ကျော်ပူးမျှမရှိပါက ရပ်ရှာအကြီးအကဲများနှင့် ဆွေးနွေးပြီး အမွှဲ့ဝေပေးလေ့ရှိသည်။

မိခင်မှုဆိုးမ သို့မဟုတ် ဖခင်မှုဆိုးဖိုက အိမ်ထောင်သစ်ပြုလျှင် အိမ်ထောင်ဟောင်း၏ ပစ္စည်းများကို သားသမီးများအား ခွဲဝေပေးရမည်ဖြစ်သော်လည်း မည်ရွှေ့မည်မျှ ခွဲဝေပေးရမည်ဟု အတိအကျယတ်မှတ်ထားခြင်း မရှိပေ။ မခွဲဝေလို၍ဖြစ်စေ သားသမီးများထုတ်ရှုယ်သေးလျှင်ဖြစ်စေ အိမ်ထောင်သစ်နှင့် စီးပွားတူစွဲဖက်နေထိုင်နိုင်သည်။ နောက်အိမ်ထောင်မှုရရှိလာသော သားသမီးတို့ သည် အိမ်ထောင်ဟောင်းမှ အမွှဲပစ္စည်းများနှင့် လုံးဝမပတ်သက်ပဲ အိမ်ထောင်သစ်မှုထူးထောင်၍ ဖြစ်လာသောစီးပွား (လက်ထက်များ) များကိုသာ အမွှဲအဖြစ် ခံစားခွင့်ရှိသည်။

အမွှဲ့ရာတွင်သားနှင့်သမီးကို ခွဲခြား၍ အမွှဲ့ဝေပေးလေ့ရှိသည်။ ဘုပ်နှစ်ရှိရှိစကောကရင်အမျိုးသားများသည် အမွှဲ့ဝေရာတွင် သားများအား ရွှေပြောင်းနိုင်သော ပစ္စည်းများကိုပေးလေ့ရှိ၏။ ရွှေပြောင်းနိုင်သော ပစ္စည်းဟူသည်မှာ ကျွဲ့၊ နွား၊ ဆင်၊ စသည်တို့ ဖြစ်သည်။ မရွှေ့၊ မပြောင်းနိုင်သောပစ္စည်းဟူသည်မှာ လယ်ရမြေ၊ ကွွမ်းသီးခြားအနိုင်ခြီးစသည်တို့ဖြစ်၏။ သို့သော်မြေပြန့် အသများတွင် နေထိုင်ကြသော ကရင်လူမျိုးအချို့ကသားများသည်ကာယခွန်အား ရှိယူများဖြစ်သည့်ပြင် မိမိတို့ ရရှိသောမိန်းမကို လုပ်ကျေးရမည်ဖြစ်သဖြင့် လယ်ရမြေ၊ ကျွဲ့၊ နွားများကို အမွှဲပေးကြသည်လည်းရှိသည်။ သမီးများသည် လင်၏ လုပ်ကျေးခြင်းကို ခံကြရမည်သူဟူ၍ လယ်ရမြေ၊ ကျွဲ့၊ နွားများကိုမပေးပဲ ဥယျာဉ်ခြေများကိုသာ ပေးလေ့ရှိသည်။ ကြေးငွေနှင့် အတွင်းပစ္စည်းများကို ညီတူညီမှု ခွဲဝေပေးလေသည်။

အမွှေဆက်ခံမည့် သားရင်းသမီးရင်းများ မရှိလျှင် နီးစပ်ရာဆွဲမျိုးများက ဆက်ခံနှင့်သည်။ ဆက်ခံမည့်သူ မရှိလျှင် ရွာသူများက သီမီးဆည်း၍ ပုံစွာအကျိုး အတွက်အသုံးပြုသည်။ အမွှေပစ္စည်းကို ဆက်ခံမည့် သူဆွဲမျိုးမရှိသူများ မကြားဘူးသလောက် နည်းပါးလှပေသည်။

အကြီးဆုံးနှင့်အထုံးသားသမီးသည် အမွှေခွဲဝေခြင်းတွင် အထူးအရေးပါလှသည်။ မိဘများသေဆုံးပြီးနောက် အစိတ်ကိုအစိတ်မအကြီးဆုံးဖြစ်သူ၏ ခွဲဝေပေးခြင်းတွင် ကျို့အလယ်မောင်နှမများက လက်မခံလျှင် အထုံးဖြစ်သူက အစ်ကိုအစ်မအကြီးဆုံး၏ ခွဲဝေဆုံးဖြတ်ပေးခြင်းအပေါ် ပြင်ဆင်ခွဲဝေပိုင်ခွွဲ့ရှိသည်။ အထုံး၏ပြင်ဆင်ခွဲဝေသည့်အတိုင်း ကျို့မောင်နှမအားလုံးက သဘောတူကြမည်ချည်းသာဖြစ်သည်။ တခါတရုံးမောင်နှမချင်း သဘောကွဲလွှာရှိသည် အခါမျိုးတွင် သက်ဆိုင်ရာ ဦးကြီး ဦးလေး၊ အဖော်တို့ နှင့်ဘက္က ပုံစွာအကြီးအကဲတို့၏ ဆွဲးနွေးသို့နှင့် ဆုံးဖြတ်ချက်အတိုင်း အမွှေကိုရယူကြရသည်လည်းရှိ၏။ ထိုသို့ အမွှေခွဲဝေရာတွင် ကတိစာချုပ်များ ချုပ်ဆိုခြင်း မရှိသော်လည်း တရားဝင်သောဆုံးဖြတ်ချက်ဟု မှတ်ယူကြလေသည်။

အမွှေပေးရာတွင် သားထွေး သမီးထွေးကို အခြားအကြီးမောင်နှမများထက်ပို၍ ပေးလေရှိသည်။ သားထွေး သမီးထွေး အမွှေပေးရာတွင် ပိုပေးခြင်း၌ ဒေသတစ်ခုနှင့်တစ်ခု ပေးပုံပေးနည်း ကွဲပြားမှရှိသည်ကိုလည်း တွေ့ရှိရလေသည်။ ဒေသအများက သားထွေး သို့မဟုတ် သမီးထွေးကို မိဘနေအိမ်နှင့် အိမ်၏ခြေမြေကို တပေါင်းတည်းရရှိကြ၏။

အချို့သောအေသာများတွင် သမီးကိုသားထွေးထက် ဦးစားပေးကြောင်းတွေ ရှိရ၏။ သမီးထွေးဖြစ်က အိမ်ရောခြိုပါ တစ်ပေါင်းတည်းရရှိမည်ဖြစ်သော်လည်း

ကရင်သမိုင်းနှင့်ရိုးရာဖြတ်ထုံးများ

သားတွေးဖြစ်က အိမ်ကိုသာပေး၍ သားတွေးအထက် နှဲညာမိန်းကလေးရှိက အိမ်၏ခြေမြေကို ရှိမည်ဖြစ်သည်။ သို့သော်သားတွေးအထက် နှဲညာသည် မိန်းကလေးမဟုတ်ပ ယောက်၏သာဖြစ်လျှင် သားတွေးကိုသာ အိမ်နှင့်ခြေမြေကို တစ်ပေါင်းတည်း ရရှိမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သားတွေးသမီးတွေးတို့သည် အိမ်နှင့်အိမ်၏ ခြေမြေကိုရရှိမည့်အ ပြင် ကျွန်ုင်ဝေစုများကို အခြားညီအစ်ကို မောင်နှုန်းနည်းတူ အညီအမျှ ရရှိကြ ဦးမည်သာဖြစ်သည်။

လယ်ပြေ ဥယျာဉ်မြေ အမွှဲဝေရာတွင် ကြီးသူသည် မြောက်ဘက်အကွက်ကို ယူရဖိုး ကြီးစဉ်ထိလိုက် တောင်ဘက်သို့ တစ်ကွဲကိစ္စ ယူရသည်။ အတွေးဆုံး ဖြစ်သူသည် တောင်ဘက်ဆုံးအကွက်ကို ရယူရမည်ဖြစ်သည်။ ထိသူကကြီးသူ၏ မြောက်ဘက်မြေနေရာကို မယူရပေါ့၊ အိုးအိမ်တည်ဆောက်နေထိုင်လျှင် လည်း ကြီးစဉ်ထုတ်လိုက် မြောက်မှတောင်သို့ နေရာကိုယူ၍ တည်ဆောက်ကြ ရမည်ဖြစ်သည်။ ထိသူကကြီးသူ၏ မြောက်ဘက်မြေကွက်တွင် အိမ်ဆောက် နေထိုင်ပါက ကြီးသူအားခိုက်သည်ဟူ၍ ယုံကြည်ပြုးစွဲရရှိလေသည်။

